

မိန္ဒီယောဂျိ

ကျေးဇူးရင် တောင်ပုလဲ ကမ္မာဓာ
ဆရာတော်ဘုရား

ဟောကြားတော်မူသော

ကာယဂတာသတိပဋိပဋိ
ကျင့်စဉ်

THE METHODICAL PRACTICE OF
MINDFULNESS

(အာရုဏ်-မြန်မာ နှစ်ဘာသာ)



ကာသပါနတာသတိပြုခန့်

ကျော်စံ ၁ ပါ

(အက်လိပ်-ပြန်မာ နှင့်ဘာသာ)

ထုတ်ဝေသူ - ဦးလွန်းဖေ
အမှတ်-၅၁၊ ၅-လမ်း
လမ်းမတော်၊ ရန်ကုန်မြို့။

ပုံနှိပ်သူ - ဦးအုန်းစိန်၊ မြတ်ပုံတင်အမှတ် (၀၇၀၀)
အောင်မိတ်ဆက်စာပုံနှိပ်တိုက်
အမှတ်-၅၀၊ မိုလ်ချုပ်လမ်း
ရန်ကုန်မြို့။

ဘာသာရေးဆိုင်ရာစာမူ ပုံနှိပ်ထုတ်ဝေခွင့်ပြု လက်မှတ်
အမှတ် (၄၁၅၂)

ဘာသာရေးစာပေကင်းလွှတ်ခွင့်
အမှတ် (၀၁၂၇၇)

၁၁၁၆ (၁၀၀၀)

၁၉၇၀-ခု၊ စက်တင်ဘာလ (၃) ရက်

ဓမ္မဘိနာဖြစ်ထုတ်ဝေသည်။
Published as Dhammadana.

Printed in Burma

၃၂-ကောင်းသ ကမ္မဋ္ဌာန်းတရား
အစားထုတ်နည်း

THE METHODICAL PRACTICE OF
MINDFULNESS BASED ON
**THE 32 CONSTITUENT
PARTS OF THE BODY**

RECORD OF ACKNOWLEDGMENT.

It is hereby recorded that thanks are due to the following for the various services rendered and contributions made to accomplish the publication of this Book, i.e., meditation based on the thirty two constituent parts of the body by the Taungpulu Tawya Kaba Aye Sayadaw:—

- (a) Aggamahapandita Patamagyaw Sayadaw the Ven'ble U Thittila, World Buddhist Missionary,
- (b) Sayadaw U Pyinnya Dipa, World Buddhist Missionary and Vipassana Teacher, Jam-budipa Hostel, World Peace Pagoda, Rangoon,
- (c) U Pe Aung, Director, International Institute of Advanced Buddhistic Studies, Rangoon,
- (d) U Han Htay, Research Officer, International Institute of Advanced Buddhistic Studies, Rangoon, and
- (e) U Lun Pe, Legal Draftsman, Attorney-General's Department,

for the valuable services rendered in translating into English the methodical practice of mindfulness based on the thirty two constituent parts of the body;

U Choon Foung, Retired Judge, High Court, and his daughter Daw Aye Kyi, Legal Draftsman, Attorney-General's Department, Rangoon, for obtaining permission from Sayadaw to have this Book distributed by way of Dhammadana; and Dr. K. P. Sircar, his brother and sisters for requesting Sayadaw to have his method of Kayagata meditation printed and published for the benefit of the public.

*Managing Monks of
Taungpulu Tawya Monastery,
Meiktila District.*

13th Waxing of Nayon 1332 (B.E.),
18-6-70,

ကျေးဇူးတင်မှတ်တမ်း

ဦး ၃၂-ကောင်းသ ကမ္မဋ္ဌာန်းတရား အားထုတ်နည်းစာမျကို
အပိုလိပ်ဘာသာဖြင့် ပြန်ဆိုကုည်တော်မူကြသော ကမ္မာ့ဗုဒ္ဓသာသနာ
ပြီ အဂ္ဂမဟာပလ္လာတ ပွဲမကျော်ဆရာတော် ဦးသေခြိုလ၊ ကမ္မာမ
မွှုပါပကျောင်းဆောင် ကမ္မာ့ဗုဒ္ဓသာသနာမြို့ ဂိပသာနာ တရားပြီ
ဆရာတော် ဦးပညာဖိပ၊ ကမ္မာ့ဗုဒ္ဓတဗ္ဗာသိုလ်မှ ညွှန်ကြားရေးဝန်
ဦးဖေအောင်နှင့် သုတေသနအရာရှိ ဦးဟန်ငွေး၊ ရွှေနေချုပ်ရုံးမှ
ဥပဒေရေးဆွဲရေးအရာရှိ ဦးလွန်းဖေတို့အားငြင်း။

ဦးစာအုပ်ကို ဓမ္မဒါနလူဗီန်းရန် လျှောက်ထားတောင်းပန်ကြသော
အိမ်းစားတရားလှတ်တော် တရားဝန်ကြီး ဦးချွှန်ဖောင်၊ သမီး ဥပဒေ
ရေးဆွဲရေးအရာရှိ ဒေါ်အော်ကြည်တို့အားငြင်း။

ဆရာတော်ဘုရားကြီး၏ ဆုံးမည့်ဝါဒဖြစ်သော ကမ္မဏာန်းတရား
အားထုတ်နည်းမှားရှိ အများသိရှိနားလည်ကြပါစေရန် စေဘနာဖြင့်
လျှောက်ထားကြသော ဒေါက်တာဘာကားနှင့် ဦးအောင်ကို မောင်နှစ်မ
တစုတို့အားငြင်း။

အထူးကျေးဇူးတင်ရှိကြောင်း ဦးစာအုပ်၏ မှတ်တမ်းတင်ပါသည်။

အကျိုးဆောင်သံယာဘော်များ
တောင်ပူလူတောာရကျောင်းတို့ကို
မိဇ္ဈိုလာခရှင်။

၁၃၃၂-ခု နယ်လဆန်း ၁၃ ရက်
(၁၀-၆-၂၀)

Honour to Him, the Exalted One, the Arahat,
the Buddha Supreme

[*Namo Tassa Bhagavato Arahato Samma Sambuddhassa*]

METHODICAL PRACTICE OF MINDFULNESS ON BODY.

In Buddhism there is a perfect system of Mind-control or Mental culture. The Mind is the most essential factor in Buddhism, and must therefore be kept at the highest pitch of efficiency; for, only the cultured Mind can develop wisdom which will enable one to see Light and the Truth.

There are Four Noble Truths on which the whole doctrine of Buddhism is based. They are (1) the Truth of Suffering *Dukkha Sacca*, (2) the Truth of the Cause of the Suffering *Samudaya Sacca*. (3) the Truth of Cessation of Suffering *Niroda Sacca*, and (4) the Truth of the Path Leading to the Cessation of Suffering *Magga Sacca*.

The existence of every sentient being, the aggregate of the 5 *Khandhas*, is the source of all kinds of misery and all forms of suffering. This existence is the inevitable and necessary effect of the cause of attachment or craving.

Existence is also the result of ignorance of the Truth. By desire continual existence is produced. Cessation of existence (or suffering) is effected only by the destruction of craving. The practice of the Noble Eightfold Path which consists of (1) Right View, (2) Right Thought, (3) Right Speech, (4) Right Action, (5) Right

နမောတသု ဘဂ ဝတော အရဟတော သမ္မာသမ္မာခြာသု

ကာယဂတာ သတိပဋိဘဏ်ကျင့်ဝ၏

မွှေးသာသာဆုံးသည်မှာ စိတ်ကိုသတိဖြင့် သာဝါအကျော်း ထိန်းကျော်းသည့်ကျင့်စုတရားဖြစ်သည်၊ မွှေးသာသာတွင်စိတ်သည်အရေးပြီးဆုံး ကန္တာရန်ပင်ဖြစ်၏၊ ထိုကြောင့်လည်း စိတ်ကိုအမြင့်အမြတ်ဆုံးဖြစ်အောင်ထိန်းသိမ်းရလေသည်၊ အဘယ်ကြောင့်ဆိုသော ယထာဘုတ် အမြင်မှန်ရရှိသူသာလျှင် ပညာဉာဏ်ရရှိနိုင်၍ သစာတရားကိုသိမြင်နိုင်သောကြောင့်ဖြစ်သည်။

မွှေးသာသာ၏ မူလအခြေားအရှင်းအမြစ်မှာ သစာ င - ပါးတရားတော်ပင်ဖြစ်သည်။ ထိုသစာဘုတ်မှာ င - ပါးမှာ (၁) ခုက္ခ သစာ၊ ဆင်းခြင်းအမှန်တရား၊ (၂) သမုဒ္ဒယသစာ၊ ဆင်းရဲခြင်း၏ အကြောင်းအမှန်တရား။ (၃) နိရာဓဓသစာ၊ ဆင်းရဲခြင်း၏ ချုပ်ဖြစ်းခြင်းအမှန်တရား။ (၄) မရွှေသစာ၊ ဆင်းရဲခြင်း၏ ချုပ်ဖြစ်းရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော အကျင့်အမှန်တရားတို့ပင်ဖြစ်သည်။

ခုက္ခဆင်းခဲအပေါင်းတို့၏ ဖြစ်ခြင်းဟူသောဇ်မြစ်မှာ ခန္ဓာဝါးပါးအစုအဝေးဖြစ်ရာ ဘဝပင်ဖြစ်သည်။ ဤဘဝမှာလည်း တက္ကာ၏မလွှဲမဆရာ့သာသော အကျိုးတရားဆက်ပင်ဖြစ်သည်။

အမှန်တရားကို မသိမှုတည်းဟူသော အဝိဇ္ဇာကြောင့် ဘဝဖြစ်လာရသည်၊ တက္ကာသမုဒ္ဒယကြောင့် ဘဝတွေ ဆက်ကာ ဆက်ကာ ကျင်လည်ပြန်သည်။

ဘဝပြတ်စရန်မှာ ခန္ဓာဝါးပါး ကုန်ဆုံးပျောက်ပျက်ခြင်း ရှိမှုသာလွှင်ဖြစ်၏။ မရွှေရွှေပါးတရားတော်ကို ကျင့်ကြီးအား ထုတ်ခြင်းဖြင့်လွှာသား၏ တက္ကာလေသာစိတ်တို့ကို ခန်းခြောက်စေကျင့်၏၊ ထိုမရွှေရွှေပါးတရားတော်မှာ (၁) သမ္မာဒိဋ္ဌး၊ မှန်သော အ ခြင်းရှိ ခြင်း၊ (၂) သမ္မာသက်ပွဲ၊ ကောင်းစွာမှန်သောအကြံကိုကြိုခြင်း၊ (၃) သမ္မာဝါစာ၊ မှန်သောစကားကိုပြောဆိုခြင်း၊ (၄) သမ္မာကမ္မာန္တာ၊ မှန်သောအမှုကိုပြုခြင်း၊ (၅) သမ္မာအာမိုး၊ မှန်သော အသက်မွေး

Living, (6) Right Endeavour, (7) Right Mindfulness, and (8) Right Concentration, leads to the extinction of human passion. This destruction of passion leads to the full four stages of emancipation or sanctification, which in turn leads to *Nibbana*. Without this emancipation, *Nibbana* cannot be realized or attained.

The fundamental doctrine of the Buddha regards birth as the result of ignorance and craving or attachment arising from error of self, which ends in misery or suffering.

The Buddha therefore enjoins on all his followers to abandon different kinds of attachment by continual practice of mindfulness for attaining Enlightenment.

The Goal of Buddhism is *Bodhi* Enlightenment or the Awakening to Reality. The main aim of the Buddha's Teaching is to realize *Nibbana*, i.e. the cessation of all kinds of suffering. Buddhism is in fact a means for attaining Enlightenment. In other words the whole practice of Buddhism may be regarded as a process of attaining right understanding of Reality. For it is only through practice of mindfulness or vigilant awareness and meditation on Mind and Matter that one can see things as they really are:—

Analytical reflection upon the constituent parts of one's body or of others reveals the fact that they are devoid of nya permanent soul (Atta). The awareness

မူကိပ်ခြင်း။ (၆) သမ္မဝါယာမ၊ မှန် သော အား ထုတ် မှု ရှိ ခြင်း။
 (၇) သမ္မဘသတ်၊ မှန်သောသတ်ရှိခြင်း။ (၈) သမ္မဘသမာဓိ၊ မှန်
 သောတည်ကြည့် ပြစ်သက်ခြင်းတိုပဲပြုစ်သည်။ သမ္မဖယသစွာတကျာ
 ·လောဘ ခန်းခြောက်ပြတ်မဲ့သာလျှင်၊ မင်္ဂလာလတရားငပါးသို့ ဆိုက်
 ရောက်မည်ဖြစ်သည်၊ မင်္ဂလာလတရားငပါးသို့ ဆိုက်ရောက်မှ နိဗ္ဗာန်သို့
 မှုက်မှာ်က်ပြုလေသည်။ တကျာလောဘမှ မလျော်မြောက်လှင်နိဗ္ဗာန်
 ကိုမဖြစ်နိုင်၊ မရနိုင်ကြံးပေး

မြတ်စွာဘုရား၏ အခြေခံတရားတော်အရ ပဋိသန္တနေရခြင်းမှာ
 အဓိဇ္ဈာန့် တကျာ၏ မူလအကြောင်းရင်းကြောင့်ဖြစ်သည်၊ တနည်း
 အားဖြင့် သဏ္ဌာယဒို့မှပေါ်ပါ်ဖွားလာသည့် သံယာဉ်ဘယ်တာမှာ
 ကြောင့်ဖြစ်သည်။ ပဋိသန္တနေရခြင်းသည် ခုက္ခဆင်းရဲအပေါ်ဦးသာ
 အဆုံးသတ်ရလေတော့သည်။

သို့ ကြောင့်ပင် ဗျွှမြတ်စွာသည်တ်မက်စွဲလမ်းခင်တွယ်မှုအမျိုးမျိုး
 ကိုစွန်ပယ်ပစ်၍ သစွာလေးပါးအမြှိုက်တရား၊ သို့မဟုတ်ပိဋကဓာကို
 ထိုးထွင်းသိရှိနိုင်ရန် သတိပိဋကဓာကျွဲ့စဉ်ကို အစဉ်မပြတ်ရှုပွားသား
 ထုတ်သွေ့ရန် မီမံ့၏တပည့်သာဝကများသား၊ ပော့ကြားဆုံးမတော်မူ
 ခဲ့လေသည်။

ဗျွှတရားတော်၏ လမ်းဆုံးပန်းတိုင်မှာ ဗောဓိဥာဏ်၊ သို့မဟုတ်
 ရိုဇ္ဇာဉ်ပိုက်မှုပင်ဖြစ်သည်၊ ဗျွှတရားတော်၏ အခိုက
 ရည်ရွယ်ချက်မှာ ခုက္ခခိုးကို နိဗ္ဗာန်ကိုရရှိစေရန်ပင်ဖြစ်
 သည်။ တနည်းအားဖြင့်ဆိုသော် ဗျွှတရားကျွဲ့စဉ်တရပ်လုံးမှာ သစွာ
 အမှန်တရားကို ကောင်းစွာရှုမြင်သည် ကျွဲ့စဉ်လုပ်ရပ်နည်းပင်ဖြစ်
 သည်။ သတိပိဋကဓာကျွဲ့စဉ်၊ သို့မဟုတ်အစဉ်အမြှုသတိဖြင့် ရှုပ်နာမ်
 ခန္ဓာပေါ်တွင် ရှုပွားနေခြင်းဖြင့် သံ့၊ ရေမွှာသားလုံးတို့၏ အဖြစ်အမှန်
 ကေန်သာဝကို ယထာဘူတဟုတ်တိုင်းမှန်စွာ သိမြင်နိုင်လေသည်။

မီမံ့၏ ကိုယ်ခန္ဓာရုပ်အစုအဝေးကိုဖြစ်စေ၊ သူတပါး၏ကိုယ်ခန္ဓာ
 ရုပ် အစုအဝေးကိုဖြစ်စေ၊ တွေးတောဆင်ခြင် ရှုပွား ကြည့် သွေ့၊ ထို

of this fact puts an end to the erroneous views about self, individuality or personality belief which are based upon illusory conceptions, and this enables one to escape from the world of suffering in *Samsara*.

Fundamentally Buddhism teaches that man must rely on himself in working out his own deliverance and that he can liberate himself away from suffering and woeful consequence of perpetual existence of birth and death by the perfect realization as to the very nature of suffering, its origin, its cessation and the way leading to cessation. There is none that can save a man but himself. It is he himself who must work the way or Path leading to *Nibbana*.

Mental training or practice is highly essential for one's mental development and such training or practice must be carried out in a methodical way for absolute purification of the Mind. Only what is actually experienced is rightly understood. It is therefore obvious that by this practice of mindfulness the right knowledge is gained.

In Buddhism we can apply mindfulness as to body, feelings, consciousness and states of mind. The method of mental training for development is intent contempla-

ဂိုယ်ခန္ဓာရှုပေးအစားတောင်းတို့မှာ မတည်မမြတ်အန္တစ်သာရအတွက်ညာက် ဘာမျှမရှိသော သဘောရှိကြောင်း ဥာက်အမြင်ပေါ်ထွက်လာသည်။ ဤသော့တရား သိမြင်ခြင်းသည် မူက်လျဉ်ဆရာပမာ အမြင်မှားမျှ ဒီပွဲလွှာသအပေါ် အခြေခံနေသည် ပုဂ္ဂိုလ် သတ္တဝါ သူ ငါ ဟူသော သတ္တာယီဋ္ဌတရားဆိုးကြီး ဆုံးခန်းတို့ရောက်စေသည့်ပြင်၊ ခုက္ခမှား စွာသံသရာမှုလည်း လွတ်မြောက်စေလေသည်။

လူသတ္တဝါတို့ သံသရာဘဝမှုသတ်မြောက်ဘိုရန်နှင့် အဆက်မပြတ်ထပ်တလဲလ ပဋိသန္တေနရခြင်း ဆင်းရဲ့ကွဲအပေါင်းမှ ကင်းဝေး ဘိုရန်အတွက် သစ္စာလေးပါးဖြစ်သော ဆင်းခဲခြင်းအမှန်တရား၊ ဆင်းရဲ ခြင်း၏ဖြစ်ကြောင်းအမှန်တရား၊ ဆင်းခဲခြင်း၏ချုပ်ပြုးရာအမှန်တရား၊ ဆင်းခဲခြင်း၏ ချုပ်ပြုးရာနို့လာနို့သို့ ရော်ကြောင်းအမှန်တရားတို့ကို ထိုးထွင်း၍ ကေန်သိမြင်နိုင်ဘိုရန် မိမိကိုယ်ကို မိမိအားကိုးအားထားပြု ရမည်ဖြစ်သည်၊ မိမိကိုယ်ကို မိမိမှတပါးအခြားမည်သူမျှ မကယတင်နိုင်ပေ၊ နို့မှာန်ရောက်ကြောင်း တရားကိုလည်း မိမိကိုယ်တိုင်ပင်ကျင့်ကြေးအားထုတ်မှသာ အမှန်စင်စစ်ရနိုင်မည်သာတည်း။

ပုဂ္ဂိုလ်တယောက်၏ အသိဉာဏ် တိုးတက် ဒွားမှားလာအောင် အလိုင့် စိတ်ကိုလေ့ကျင့်ရန် များစွာလိုအပ်ပေသည်။ ယင်းသို့ အသိဉာဏ် တိုးတက်ပွားမှားလာရန် အလိုင့် တို့စိတ်လေ့ကျင့်မှုကို နည်းလမ်းတကျ ကျင့်ကြေးအားထုတ်ရမည်ဖြစ်သည်။ မိမိကိုယ်တိုင် ကျင့်ကြေးအားထုတ်ရောက်ဖြင့် ကိုယ်တွေသိမြင်လာမှသာ အမှန်တရားကို သဘောပေါ်ကို နားလည်နိုင်ပေသည်။ ယင်းသို့ဖြစ်၍ သတိပဋိဌာန်ကျင့်စဉ်ဖြင့် မှန်သောအသိဉာဏ်ကို ရရှိနိုင်ကြောင်း ထင်ရှားလှပေသည်။

ဗုဒ္ဓတရားတော်တွင် ကျန်ပို့၏ကိုယ်ခန္ဓာရှု ရှုမြင်ဆင်ခြင်းခြင်း တည်းဟူသော ကာယာနုပသာနာ သတိပဋိဌာန်ကိုင်း၊ ခံစားခြင်းကို ရှုမြင်ဆင်ခြင်းခြင်း တည်းဟူသော ဝေဇနာနုပသာနာ သတိပဋိဌာန်ကိုင်း၊ မိတ္ထုကျရောက်ဖြစ်ပေါ်လာသော အစဉ်ကို ရှုမြင်ဆင်ခြင်းခြင်း တည်းဟူသော မိတ္ထုကျပသာနာ သတိပဋိဌာန်ကိုင်းမြေသာဘဝအား

tion on the (1) body, (2) feeling, (3) consciousness and (4) mental states which must be realized as they truly are.

The Four-Fold foundation of Mindfulness called *Satipatthana* in Pali is the ingredient of *Samma-Sati* (Right Mindfulness) which in itself is an ingredient of the Noble Eight-Fold Path. The Four-Fold foundation of Mindfulness is the primary factor in the practice of the Noble Eight-Fold Path as the exercise thereof does amount to practising all the factors of the whole Noble Path. The practice of the Four-Fold foundation of Mindfulness is the only right way for one's attainment of peace and realization of *Nibbana*. “*This is the only way to Nibbana*”, the Buddha said.

The Buddha pointed out to his disciples that the only way that leads to the attainment of purity, to the overcoming of sorrow and lamentation, to the end of pain and grief, to the entering upon the right path and the realization of *Nibbana* is the Four-Fold foundation of Mindfulness.

If one analyses his own being into its constituent parts, either by dividing it into the aggregates of body, feeling, perception, mental formations and consciousness, or by other more minute division, one will finally realise the truth that there is no self or soul anywhere to

ဖြန့် ဖြစ်ပေါ်လာသော အစဉ်ကို ရှုမြင်ဆင်ခြင်း တည်းဟူသော ဓမ္မဘဏ္ဍာန်သုနာ သတိပဋိသုန်းကိုရှင်း အစဉ်တစိုက် ရှာမှတ်၊ ပွားများရ ၏။ စိတ်ကိုလွှေ့ကျင့်ရှု၍ သတိတရားသည် အလွန်အရေးကြီးလျပေ၏။ စိတ်လွှေ့ကျင့်မှု ထိုးဟက်ရန်အတွက် နည်းလမ်းမှာ (၁)ကာယ၊ (၂)ဝေါန၊ (၃)စိတ်၊ (၄)ဓမ္မ တည်းဟူသော သတိပဋိသုန်းကို ရှုမြင်ဆင်ခြင်းရမည်ဖြစ်၏။

မဂ္ဂုဏ်ပါးမှ သမ္မာသတ်မဂ္ဂုဏ်တွင် အပါအဝင်ဖြစ်သော သတိမြို့ စေအပ်သည့် ဘာဝနာလေးမျိုးကို “သတိပဋိသုန်း” ဟုခေါ်သည်။ သတိပဋိသုန်းကို အကျင့်တရားများဖြစ်ပေသည်။ ထိုတရားများကိုပွားမားအားထုတ်ခြင်း သည် မဂ္ဂုဏ်ပါးအားလုံးကို ကျင့်သည့်မည်ပေတော့၏။ ထိုသတိပဋိသုန်းကိုပါးမှာ ပွားများအားထုတ်ခြင်းသည် အေးပြီးရာ ဖြစ်သော ချမ်းသာသုခက္ခာရှိရှိ၍ နိမ္မာန်သို့ရောက်စေနိုင်သည့် တရားတည်းသောလမ်းနှင့် တကြောင်းတည်းသော အကျင့်လမ်းမှန် ဖြစ်ပေသည်။ သတိပဋိသုန်းကျင့်စဉ်သည်သာ နိမ္မာန်သို့ရောက်ရန် တကြောင်းတည်းသောလမ်းဟု၍ ခုံခြုံမြတ်စွာက ဟောတော်မူခဲ့သည်။

တကြောင်းတည်းသာဖြစ်သော ဤမင်ခရီးသည် သတ္တဝါတို့ကို လေသာအညွှန်အကြော်မှ စင်ကြော်ခြင်းငှာ၊ စိုးရိမ် ထိုကြော်ခြင်းတို့ကို လွန်မြောက်ခြင်းငှာ၊ ဆင်းရခြင်း နှင့်လုံးမသာယာခြင်းတို့မှ ချုပ်ပြီးခြင်းငှာ၊ အရိယာမင်ကိုရခြင်းငှာ၊ နိမ္မာန်ကို မျက်မှောက်ပွဲခြင်းငှာ ဖြစ်၏။ ထိုမင်ခရီးသည် လေးပါးသော သတိပဋိသုန်းတရားပင် တည်း ဟု မြတ်စွာဘုရားသည် တပည့်သာဝကတိအား ဟောကြားမိန့်မြှုက်တော်မူခဲ့၏။

ပုဂ္ဂိုလ်တော်းရှိုးသည် မိမိကိုယ်နှုန်းရှုပ်အစုအဝေးကိုဖြစ်စေ၊ ခံစားမူဝေါနကိုဖြစ်စေ၊ မှတ်သားမူသညာလားကိုဖြစ်စေ၊ စိတ်အာရုံမျိုးစုံပြုပြင် မူသံ့ခေကိုဖြစ်စေ၊ အသိစိတ်စိတ်သုတေသနကိုဖြစ်စေ ခွဲစိတ်ပိုင်းခြား၍ သောင်းငှာ၊ အခြားအနှစ်တိနည်းအားဖြင့်သောင်းငှာ၊ ခွဲခြင်းစိတ်ဖြားရှိကြည့်လွှင်

be found. What he took to be a self or soul was only an idea holding together the constituent parts of his being. It is often the last and most tenacious illusion which stands in the way of seeing Reality.

The following passage appears in the Discourse by the Buddha in *Samyutta Nikaya, Nanatitiya Vagga. Rohitassa Sutta*:—

“Oh ! Rohitatha Nat (Celestial Being). I do not preach that the cessation of the world of suffering could be done without attainment of *Nibbana*. Within this fathom-long body, with its thoughts and emotions, I declare the world, the origin of the world, the cessation of the world and the path leading to the cessation of the world. ”

This Book contains the methodical practice of mindfulness based on the 32 constituent parts of the body as practised and taught by the Venerable Taung-pulu Tawya Kaba Aye Sayadaw to his disciples and the relevant extracts from the Buddha's Gradual Sayings *Anguttara Kayagata Sati Vagga* and *Amata Vagga* in which the benefits which are surely to be derived from this noble practice of mindfulness of one's body are described. The 32 constituent parts composing of 20 Solids and 12 Liquids are divided into 33 groups, each group to be contemplated on for at least 5 days.

“အတ္ထ” “ငါ” ဆိသည်မှာ မည်သည့်နေရာမှာမျှ ရှာဖွေခြုံမတူမြင် နိုင်ကြောင်း နောက်ဆုံး၌အမှန်ကို သမြဲ်လာပေလို့မည်။ ဒီစိတ်မြင် ယူဆခဲ့သည့် “ငါ” ဆို့ဟုတ် “ကိုယ်အကောင်” ဆိသည်မှာ ကိုယ်ခန္ဓာရုပ်အစုအပေါင်း၏ အမည်သညာမျှသာဖြစ်သည်။၌ “ငါ” ဟူသော သတ္တာယအစွမ်းမှာ သစ္စာအမှန်တရားကို ဉွှေမြင် ရာ လမ်းကြောင်းတွင် အလွန်တရားအများဆုံးပိတ်ဆို့နေသည့် နွဲလမ်းမှုအမြင် မှားပင်ဖြစ်သည်။

“အ ခင်း ရောဟိတသာနတ်သား သောက၏ အဆုံးနိုဗ္ဗာန်ကို မရောက်ဘဲ ဆင်းရော်အဆုံးပြုမြင်းကိုလည်း ငါဟောဘော်မမှာ အချင်းနတ်သား စင်စစ်အားဖြင့် သည်လည်းကို စိတ်လည်းကိုသော တလဲ မျှလောက်သော ၏ခန္ဓာကိုယ်၌ လောက (ရှုက္ခသစ္စာ) ကိုင်းလောက၏ ဖြစ်ပေါ်ကြောင်း (သမုဒ္ဒသစ္စာ) ကိုင်းလောက၏ ချုပ်ရာနိုဗ္ဗာန် (နိုင်းခေါ်ခသစ္စာ) ကိုင်းလောက၏ချုပ်ရာ (နိုဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် (မရှုသစ္စာ) ကိုင်း ငါ ပညာတ်တော်မှု၏။” ဟု သံယုတ် ၃ နာနာတိထိုယ်ဝ် ၆၁၊ ရောဟိတသာသုတ်၌ တွေ့ရှိရို့ခိုင် ပါသည်။

ဤစာအပ်တွင် ကျေးဇူးရှင် တောင်ပုလုတောရ ကမ္မာသေရာ တော်ဘုရားပြီးကိုယ်တိုင် အားထုတ်၍ ဟောကြေားတော်မှုသော ဆံပင်အစရှိသည့် ရုပ်အပေါင်း၌ဖြောသော ကာယဂတာ သတိပဋိဌာန် ကျင့်စုံနည်းလမ်းသည်င်း၊ မြတ်စွာဘုရား ဟောကြေားတော်မှုသည့် အော်အို့ပုံပါ၌တော် မြန်မာဘာသာပြန် ကာယဂတာသတိဝင် နှင့် အမတဝင်ပါ သုံးဆယ်နှစ်ကောငွာသ ကာယဂတာ သတိပဋိဌာန်ပွားမှားခြင်းမှ အမှန်ကောက်ရရှိသည့် ကျေးဇူးများကိုဖြောပြသည့် ကောက်နှစ်ချက်များသည်င်း၊ ပါရှိပါသည်။ ပထရီ၂၀ နှင့် အာပေါ၁၂ ပါဝင်သည့် သုံးဆယ်နှစ်ကောငွာသကို သုံးဆယ်သုံးစုံ ခွဲစိတ်ပြီးပြထားရာ တစ္ထတာစုကို အနည်းဆုံး ငါးရက်ကြောမျှ ပွားများရမည်ဖြစ်ပါသည်။

All the 32 constituent parts of the body beginning with Hair of the Head and ending with Urine should be thoroughly learnt by heart and the rule of practice of the meditation explained by the Sayadaw in this Book should well be studied.

The contemplation of the said parts need be repeatedly made forward and backward, verbally and mentally, till the colour, form, locality, etc. of those constituent parts are clearly visioned to some extent, and thereafter the course of practical meditation given in this Book should be taken up:

The resultant effect would be that the constituent parts will become more and more clearly visioned, the repulsive and destructive nature of the body will become more and more reflected upon and the distracted mind will become more and more undistracted gradually:

For the rapid gaining of *Samma Samadhi* (Right Concentration) the Buddha has taught *Kayanupassana Satipatthana* as a basic meditation, the actual meaning of which is constant contemplation of the constituent parts of the body and that those parts are to be treated as meditation subjects for the purpose of practice.

No special effort is required for the practice of other three *Satipathanas*, namely, *Vedana Nupassana*, *Citta Nupassana*, and *Dhamma Nupassana* as *Kaya*

ပါ့၍ ကောင့်သဟုခေါ်သော ၃၂-ပါးသော ကိုယ်
ခန္ဓာအစိတ်အပိုင်း အစုအပံ့တို့ကို ဆံပင်ကစ ကျင်ငယ်ကျွေအောင်
နှုတ်တို့ကိရအောင် ကောင်းစွာကျက်မှတ်ရန်ဖြစ်သည်။ ထို့ပြင် ဆရာ
တော်ဘုရားကြီး ဤစာအပ်တွင်ရှင်းပါတော်မူသော ကမ္မဋ္ဌာန်းပွားများ
အားထုတ်ရန် စည်းကစ်း နည်းလမ်းများကိုလည်း ကောင်းစွာလေ့
လာရန်ဖြစ်သည်။

ထိုကောင့်သဟုသော ကိုယ်ခန္ဓာအစိတ်အပိုင်းတို့ကို ငါးတို့၏
အဆင်းသဏ္ဌာန် တည်ရှာအရှင်စသည်အားဖြင့် စိတ်ဉှုံးအတော်အသင့်
ကွက်ကွက်ကွင်းကွင်း ထင်မြင်လာသည့်တိုင်အောင် အသွားအပြန်နှုတ်
ဖြင့်ငါး၊ စိတ်ဖြင့်ငါး၊ ထပ်ကာထပ်ကာရွှေတ်ဆိုပွားများ နှင့်လုံးသွင်းရန်
လိုအပ်ပေသည်။ ထိုကဲ့သို့ထင်မြင်လာပြီး ဤစာအပ်တွင်ပြထားသော
ရှုပွားနည်းများကို လေ့လာအားထုတ်ရန်ဖြစ်ပေသည်။

ထိုသို့ သရုပ္ပါဒ်ခြင်းအားဖြင့် စီဖြန်းရှုပွားသော ကမ္မဋ္ဌာန်း၏
ကောင့်သနိတ်တို့သည် ပိဿာတရ်ပို့ပြီး ယင်လွှယ် မြင်လွှယ်ခြင်း
အဖြစ်သို့ ရောက်ရှိလာ၏။ ချုပ္ပါဒ်ဖြစ်သည်၊ ပျက်စီးတတ်သော ခန္ဓာ
ကိုယ်၏သဘောဂိုလည်း ပိုမိုပွားများရှုမြင်ခြင်းအဖြစ်သို့ ရောက်ရှိလာ
၏မိတ်ဂိုလည်း ဟိုဟိုပြီးလိုက်ခြင်းမှတားမြှင့်ပြီးလျှင် ကောင့်သတို့ကို
ပိုမိုထင်မြင်လာစေတော့၏။

သမာဓိကို လျှင်မြှင့်စွာရရှိနိုင်ခြင်းအလိုင်ာ မြတ်စွာဘုရားသည်ကာ
ယာန်ပသနာ သတိပဋ္ဌာန်ကို မူလအခြေခံကမ္မဋ္ဌာန်းအဖြစ်ဖြင့် အမိက
ထားရှု သွေန်သင်ဟောကြေားတော်မူလေသည်။ ထိုကမ္မဋ္ဌာန်း၏ အနက်
အမိပါယိမှာ ကောင့်သအပိုင်းအမိတ်ကို မပြုပဲမလပ်ရှုပွားဆင်ခြင်
ခြင်းဟုရှုမှတ်ယူရန်ဖြစ်သည်။ ထိုကောင့်သ အပိုင်းအမိတ်တို့ကို
လည်း ပွားများအားထုတ်ရန်အလိုင်ာ ကမ္မဋ္ဌာန်းအာရုံများဟူ၍
အမှတ်ပြုရန်ဖြစ်သည်။

ဝေအနာန်ပသနာ၊ စိတ္တာန်ပသနာ၊ စ မွာ န ပ သ န န ာ တည်း
ဟူသော အခြားသုံးပါးသော သတိပဋ္ဌာန်တရားတို့ကို သီးခြားပွားများ
အားထုတ်ရန်အတွက်မလိုပေ။ ထိုသုံးပါးသော သတိပဋ္ဌာန်တရားတို့

Nuppassna Satipatthana is the main meditation that facilitates the exercise of the three other *Satipatthanas*. In fact these Four-Fold foundation of Mindfulness do not arise independently of each other; they arise together in association.

The visualisation is also to be carried out during the course of verbal recitation of the constituent parts of the body beginning with Hair of the Head and ending with Urine. So, for its development, the practice of verbal recitation is essential and it is also in accordance with the saying of the Buddha which runs thus:—

“The verbal recitation is a condition for the mental recitation and the mental recitation is for the penetration of the characteristics of the foulness of the constituent parts of the body.”

It is important to note that the meditation of *Kayagata-Sati Patthana* (mindfulness of the constituent parts of the body, that is to say, from Hair of the Head to Urine) is the most eminent one among all other meditations that relate to the Four-Fold *Satipatthana*. The *Suttas* and *Anguttara Nikaya* show that the Buddha has taught it as a most essential factor in the practice of the Noble Eight-Fold Path and urged all His followers of both monks and laity without exception to learn and practise this meditation.

သည် ဆက်ကာ ဆက်ကာအတွက်ယဉ်တွေ၍ အကျိုးဝင်ကာဖြစ်ပေါ်၊
လာကြသည်။ တာဂါရိ ရှုမှတ်ပွားများနေသော ယောဂါသည် အခြား
နုပသုနာများကိုလည်း ဆက်လက် ရှုမှတ်ပွားများခြင်း ဖြင့်ပေါ်လာ
သည်။ အကြောင်းမူကား ထိကာယာနုပသုနာ သတိပဋိဘဏ်ကို ရှုပွား
ခြင်းသည် ထိခိုခဲ့သည့် အခြားသုံးပါးသော သတိပဋိဘဏ်တို့ကိုလည်း
ဆက်လက်ရှုပွား အားထုတ်ရန်ဖြစ်ပေါ်သော မူလအခြေခံကမ္မဋ္ဌာန်းကြီး
ဖြစ်လေသည်။

ကိုယ်ကာယ်၏ ကောင့်သများကိုရှုတ်ဖြင့် ဆံပင်မှုကျင်ငယ်အထိ
ရှုတ်ဆိုပွားများစဉ်အား၌ပင်ထိတ်အာရုံဖြင့်လည်း ဥာက်ပေါ်နေအောင်
နဲလုံးသွင်း၍ ရှုပွားခြင်းကိုပြုရပေသည်။ ထို့ကြောင့် စိတ်ဖြင့်နဲလုံးသွင်း
ရန်ရရှိသူ အာနိသင်အတွက် ရှုတ်ဖြင့်ရှုတ်ဆိုပွားများခြင်းသည် လိုရင်း
ပစာာနအချက်ဖြစ်ပေသည်။ “ရှုတ်ဖြင့်ရှုတ်ဆိုပွားများ သရုပ္ပာယ်ခြင်း
သည် စိတ်ဖြင့်ရှုပွားခြင်း၏ အကြောင်းရင်းဖြစ်၏။ စိတ်ဖြင့်ရှုပွားရခြင်း
သည်ကောင့်သများ၏ မတင့်တယ်သော အသုဘလက္ခဏာသောာ
ကို ထိုးတွင်း၍သိခြင်း၏ အကြောင်းရင်းဖြစ်၏”ဟူသော ဒေသနာ
စကားပေါ်များနှင့်လည်း ညီညွတ်ခြင်းဖြစ်ပေသည်။

လေးပါးသောသတိပဋိဘဏ်ရားတော်တွင် သက်ဆိုင်ရာကမ္မဋ္ဌာန်း
များအနက် ဆံပင်မှုကျင်ငယ်အထိ ကိုယ်ကာယ်၏အမိကအမိတ်အပိုင်း
ဖြစ်သော ကောင့်သအပေါင်းအစုတို့ကို ဆင်ခြင်နဲလုံးသွင်းရသော
ကာယာတာသတိပဋိဘဏ်သည် ထူးက ဖွန်မြတ်သော ကမ္မဋ္ဌာန်းဖြစ်
သည်ဟူ၍ အမှတ်ပြုရန်အရေးကြီးလေသည်။ သုဇ္ဈာန်ဒေသနာတော်နှင့်
အင်္ဂါရိနိကာယ်များအား ဖြတ်စွာဘုရားရှင်သည်။ ထိုကမ္မဋ္ဌာန်းကို
မဂ္ဂင်ရှစ်ပါးအကျင့်ဆွဲအပ်ဆုံးသော ကျော်စုံလုပ်ငန်း တရာ့အနေဖြင့်
ဟောဖော်ညွှန်ပြတော်မျှ၍ တပည့်သာဝကများဖြစ်ကြသော ရဟန်း
ပုဂ္ဂိုလ်၊ လွှဲပုဂ္ဂိုလ်အားလုံးကို ခြင်းချက်မထားဘဲ ထိုကမ္မဋ္ဌာန်းကိုသင်
အံလေ့လာပွားများအားထုတ်ကြရန် တိုက်တွန်းတော်မူလေသည်။

The meditation of *Kayagata Sati* is the one which is unlike any other kind of meditation, never promulgated in times when the Buddhas do not arise. It is brought to light and propagated only in the times when the Buddhas arise.

The practice of this single meditation assures the attainment of *Ariyaship* (Perfect Holy One), the Buddha has declared this *Kayagata-Sati* as *Eko-dhammo* (One Unique Law) and has made it a compulsory meditation to all his disciples of both monks and laity.

In one of his discourses to his disciples, the Buddha has recommended thus:—

“Bikkus; when One Unique Law is practised and repeatedly done so, it leads to a sense of great terror, to great benefit, to great cessation of bondage, to great mindfulness and awareness, to acquisition of the knowledge of wisdom, to a happy life here and now, to realization of the fruits of clear vision and deliverance (*Nibbana*). What is that unique law ? It is the *Kayagata-Sati* (Mindfulness of the body) and thus, Bikkhus, those who taste *Kayagata-Sati* (Mindfulness of the body) experience the taste of the deathlessness (*Nibbana*): Bikkhus; those who do not taste *Kayagata-Sati* do not experience the taste of deathlessness. Thus,

ကာယဂတာ သတိ ကမ္မဋ္ဌာန်းသည် အခြားတပါးသောကမ္မဋ္ဌာန်းမှားကဲ့သို့ ဘုရားမပွင့်သော သာသနာပအခါကာလများ၏ ဖြစ်ပေါ်။ ထင်ရှားခြင်းမရှိပေါ်၊ ဘုရားပွင့်တော်မူသောအခါကာလ သာ သနာ တော်အတွင်း၏သာ ထိန်လင်းပျုနှံ ဖြစ်ပေါ်သော က မှု ဋ္ဌာ န်း ဖြစ် လေသည်။

ထိကာယဂတာ သတိ ကမ္မဋ္ဌာန်းသည် ကာယာန်းပသနာ သတိ ပင္းတွေ့၏အားလုံးသော ပွဲအပိုင်းတို့၏ မူလအခြေခံ ကမ္မဋ္ဌာန်းဖြစ်ခြင်း ကြောင့်တကြောင်း၊ ထိကမ္မဋ္ဌာန်းတမျိုးတည်းကို ပွားများအားထဲတ် ခြင်းဖြင့်ပင် အရိယာအဖြစ်သိ အကျိုဝင်ရှိရှိနိုင်ခြင်းကြောင့်တကြောင်း၊ မြတ်စွာဘုရားသည် ထိကာယဂတာသတိပင္းတွေ့န်ကို (အကောခမွှာ) တရာတည်းသောတရားဟူ၍ မြက်ဟပော ကြား တော် မူ လေ သည်။ ထိကမ္မဋ္ဌာန်းကိုလည်း ဘုရား၏သာဝကဖြစ်ကြသော လူပုဂ္ဂိုလ် ရဟန်း ပုဂ္ဂိုလ်များအားလုံးတို့ ပွားများအားထဲတ်ရမည့် ကမ္မဋ္ဌာန်းဟူ၍ပြဋ္ဌာန်းတော်မူလေသည်။

ထိသို့သော သတ္တန်ပါ၍တော်၌ ဘုရားရှင် မိန့် တော် မူ သည် မှာ၊ ရဟန်းတို့ တရာတည်းသောတရားကို ပွားစေအပ်သည်ရှိသော် အကြိုင် များစွာများစေအပ်သည်ရှိသော်၊ ကြီးမားစွာသော ထိုက်လင်းမှုဖြစ်ခြင်း ငြာ၊ ကြီးမားစွာသော သံဝဝါကိုရှိခြင်းငြာ၊ ကြီးမားစွာသော အစိုး အပွားအလိုင်းဖြစ်၏။ သံယော၏အနောင်အဖွဲ့မှ များစွာလွတ် ပြို့ ပြတ်ခဲ့စေရန်အလိုင်း၊ ကြီးမားစွာသော သတိသမ္မတ်ကို ရရှိခြင်းအ ကျိုးငြာဖြစ်၏။ ပိပသာနာဥက်ကိုရှိခြင်းငြာ မျက်မှုံးက်သောကိုယ် ၏အဖြစ်၌ ချမ်းသာစွာနေရာခြင်းငြာ၊ မင်္ဂလာလိန္ဒဗ္ဗာန်ကို မျက်မှုံးက် ပြုခြင်းငြာဖြစ်၏။ ထိုတရာတည်းသောတရားဟူသည် အဘယ်နည်း၊ ထိ ကာယဂတာ သတိ ကမ္မဋ္ဌာန်းပင်တည်း။ အကြိုင်သူတို့သည် ထိကာယ ဂတာ သတိကမ္မဋ္ဌာန်းကို ပွားများသောအားဖြင့် သုံးဆောင်ကုန်၏။ ထိသူတို့သည် သေခြင်းက်းသော အမြိုက်နိမ္မာန်၏ အရသာကို သုံး ဆောင်ရာကုန်၏။ ရဟန်းတို့ အကြိုင်သူတို့သည် ထိကာယဂတာ သတိ

Bikkhus; those who have perfected the practice of *Kayagata-Sati* have experienced the taste of deathlessness, they are not ignoble or mean, nor are they reckless or unsteady but those who have neglected the practice of *Kayagata-Sati* have missed the taste of deathlessness; they are ignoble or mean, and also they are reckless or unsteady.”

Such being the case, if the meditation on the constituent parts of the body is practised daily in their serial order, forward and backward, the course for one time will be complete in 165 days. In this way the meditator should go on practising continually. For instance, those who have attained the Path, Fruition and Nibbana by virtue of meditation on the group of five constituent parts of the body viz; Hair of the Head, Hair of the Body, Nails, Teeth and Skin are so many that it is uncountable in numbers.

For through such recitation, the constituent parts recited and concentrated become more and more familiar, the mind being thus prevented from going astray, the constituent parts of the body become evident in their true nature.

Besides the commentator says that the Discourse on the foundation of Mindfulness is delivered as the highest course of practice in Vipassana meditation and

ကမ္မာန်းကို ပွားများသောအားဖြင့် မသုံးဆောင်ကုန်၊ ထိုသူတို့သည် သေခြင်းကောင်းသော အမြိုက်နိမ္မာန်၏ အရသာကို ပွားများသောအား ဖြင့် မသုံးဆောင်ကြရကုန်၊ အကြောင်သူတို့သည် ထိုကာယဂါတာ သတိ ကမ္မာန်းကို ပွားစီးခြင်း၌ ပြည့်စုံစေအပ်၏။ ထိုသူတို့သည် သေခြင်း ကင်းသော အမြိုက်နိမ္မာန်၏အရသာကို သုံးဆောင်အပ်ကုန်ပြီ၊ မယ်တဲ့ ညံး၊ မချေတ်ယဉ်း၊ မချေတ်ချဉ်ကြကုန်။ အကြောင်သူတို့သည် ကာယဂါတာ သတိကမ္မာန်းကို မပွားစီးကြကုန်၊ ထိုသူတို့သည် သေခြင်းကောင်းသော အမြိုက်နိမ္မာန်၏အရသာကို မသုံးဆောင်အပ်ပြီ၊ ယုတ်ညွှံလေပြီ၊ ချွေကြခလကုန်ပြီ။

ထို့ကြောင့် ကာယ၏ အစိတ်အပိုင်းဖြစ်သော ကောင္းသတို့ကို အ စဉ်အတိုင်း အသွားနည်း အပြန်နည်းအားဖြင့် ရက်စဉ်အတိုင်း ပွားများသွားပါက ၁၆၅-ရက်ပြည့်လျှင် ပွားစဉ်တည်းမြေးစီးသွားလေ သည်။ ဤသိအားဖြင့် ထာဝစ်အမြဲ ပွားများအားထုတ်သွားရန် ဖြစ် လေသည်။ ဥပမာ “ဆံပင်၊ မွေးညွှဲး၊ ခြေသည်း လက်သည်း၊ သွားအရေး” ဖြစ်သည် တစပွာက ကမ္မာန်းကို ရှုဖွားခြင်းအားဖြင့်ပင် မဟိုလ်နိမ္မာန် ရရောက်ကြကုန်သော ပုဂ္ဂိုလ်များသည် အလွန်များပြားလှသဖြင့် ငက်န်းနှင့်ပင်ရေတွက်ခြင်းငှာ မစွမ်းနိုင်၊ ထိုသို့သရေဖွားယ ရှုဖွားခြင်းအားဖြင့် ပွားစီးသောကမ္မာန်း၏ ကောင္းသ နိုင်တို့ သည် ပိဿာတက်ပို၍ ထင်လွှာယ်မြေးလွှာယ်ခြင်းအဖြစ်သို့ ရောက်ရှုလာသော စိတ်ကိုလည်း ထိမှု၍မှ ပြန်လွှင့်ခြင်းကို တားမြှင့်နိုင်ပြီးလျှင်၊ ကောင္းသတို့လည်းပိုမို၍ ဥာဏ်၌ထင်မြောက်လာတော့၏။

ထိုပြင် မဟာသတိပဋိနှင့်ပန် ဒိပသုန္တ္တရန်းမကထိတ် ကာယ ငထာ သတိသုဇ္ဈံး သမထုတ္တရံး(မထိုမပဏ္ဍားသာ၊ အဋ္ဌကထာ ၃၊ ၁၀) ညျှုံး အဋ္ဌကထာဆရာမြတ် မိန့်ဆုံးသည်အတိုင်း မဟာသတိပဋိနှင့် တရားတို့ ဒိပသုန္တကျင့်စဉ်တွင် အမြှင့်မြတ်ဆုံး ဖြစ်သည်ဟူ၍၏၏။ ကာယဂါတာ သတိသုဇ္ဈံးကိုလည်း သမထုကျင့်စဉ်တွင် အမြှင့်မြတ်ဆုံး ပြစ်သည်ဟူ၍၏၏။ ဟာ့ကြားတော်မှသည်။

the Discourse on the constituent parts of the body is also delivered as the highest course of practice in the concentration for the calmness of the mind (*Majjhima pannasa Commentary* 10.)

The farewell message of the Buddha is one of mindfulness; and it runs thus:—

“And now, O, disciples, I ask you; all the conditioned things are transitory; be mindful.”

Let us therefore put into real practice the method of mindfulness while walking, standing, sitting, lying down, in order to work out our own deliverance with diligence in accordance with the last words of the Buddha.

သိမြစ်ပါ၍ သွား၊ ရုံ၊ ထိုင်၊ လျောင်း ဇူးပါးနှင့်
နေသည့်အခါ ကွန်းတို့သည် သတိတရားလက်ကိုင်ထား၍ သံသရာမှ
လွတ်မြောက်ရာကျင့်စဉ်ဖြစ်သော ကာယာတာ သတိပဋိသန်တရားကို
မြတ်စွာဘုရား၏ နောက်ဆုံးစကားတော်နှင့် လျှော်ညီစွာ ပြုးစားအား
ထုတ် ပွားများကြပါ၍။

“ရဟန်းတို့ သင်တို့အား ယခင်ဘုရား မိန္ဒမှာတော်မူခဲ့ဒုံး၊
ပြောင်အပ်သော သံ့ရာတရားတို့သည် ပုဂ်စီးခြင်းသဘော ရှိ
ကုန်၏။ မခွေမလျှော့အပ်သော သတိတရားဖြင့် ပြည့်စုံစွာနေ
ကြကုန်လေ့? (ကိုစွဲပြီးစီးအောင် အားထုတ်ကြကုန်လေ့?)”

ဟု သတိတရားကိုလက်ကိုင်ထားရန် မြတ်စွာဘုရားက နောက်ဆုံးမိန္ဒ
မှာတော်မူခဲ့၏။

**A practical course of Satipatthana
(Mindfulness) for analysing
THE THIRTY-TWO KOTTHASA
(aggregates or constituent parts of the body)
preached by the Learned Venerable
Taungpulu Kaba Aye Sayadaw of
Meiktila District.**

32 Kotthasa—in Pali.

1. Kesa, Loma, Nakha, Danta, Taco,
(Taca Pancaka Kammathana)
2. Mamsam, Hnaru, Atti, Atti manjam,
Vakkam, (Vakka Pancaka Kammathana)
3. Hadayam, Yakanam, Kilomakam, Pihakam,
Papphasam,(Papphasam Pancaka Kammathana)
4. Antam, Antagunam, Udariyan, Karisam,
Mattalungam,
(Mattalunga Pancaka Kammathana)
5. Pittam, Semham, Pubbo, Lohitam, Sedo, Medo,
(Meda Chatthaka Kammathana)
6. Assu, Vasa, Khelo, Singhanika, Lasika,
Muttam, (Mutta Chatthaka Kammathana)

32 Kotthasa—in English.

1. Hair of the Head, Hair of the Body, Nails,
Teeth, Skin,
2. Flesh, Sinews (Nerves), Bones, Marrow,
Kidney,
3. Heart, Liver, Membrane (Diaphragm), Spleen,
Lungs,
4. Bowels, Intestines (Entrails), Messentery,
Faeces, Brain,
5. Bile, Phlegm, Pus, Blood, Sweat, Solid fat,
6. Tears, Liquid fat (Serum or Grease), Saliva
(Spittle), Mucus, Synovic Fluid (Oil of the
Joints), Urine.

မိတ္ထိလာခရိုင်၊

ကျေးဇူးရှင်တောင်ပုလုတောရ ကဗ္ဗာဗောဓတော်ဘုရား
ဟောကြားတော်မူသော

၃၂ - ကော်နှာသကမ္မဋ္ဌာန်းဖွားနည်း။

၃၂ - ကော်နှာသ - ပါဉီ။

- | | |
|---|---|
| ၁။ ကေသာ၊ လောမာ၊ နခါ။ | { တစပ္ပက-ကမ္မဋ္ဌာန်း
ဒန္တာ၊ တစော၊ |
| ၂။ မံသံနှာရုံအန္တာအန္တိမိဂုံ၊ ဝက္ခား...ဝက္ခာ ပ္ပက-ကမ္မဋ္ဌာန်း | |
| ၃။ ဟဒယံ၊ ယကန်း၊ ကိုလောမကံ၊ | { ပုံ့သယုံက-ကမ္မဋ္ဌာန်း
ပိုဟကံ၊ ပပ္ပါသံ၊ |
| ၄။ အစံး၊ အစံရဏံ၊ ဥဒရိယံ၊ | { မဏ္ဍလုပ္ပာ-ကမ္မဋ္ဌာန်း
ကရိယံ၊ မဏ္ဍလုပ္ပာံ၊ |
| ၅။ ပို့ဗုံး၊ သေမှုံး၊ ပူဗျာ၊ | { မောဆဏ္ဍ-ကမ္မဋ္ဌာန်း
လောပိုဘံ၊ သေဇေား၊ မေဇေား |
| ၆။ အသုံ၊ ဝသာ၊ ခေါ်ဇား၊ သိယံး | { မုတ္တဆဏ္ဍ-ကမ္မဋ္ဌာန်း
ကိုကား၊ လသိကား၊ မုတ္တံး။ |

၃၂ - ကော်နှာသ - မြန်မာ။

- | | |
|--|--|
| ၁။ ဆံပင်၊ အမွေး၊ လက်သည်း၊ သွား၊ အရေား | |
| ၂။ အသား၊ အကြော၊ အရှိုး၊ ရှိုးတွင်းခြင်ဆီ၊ အဖြိုး | |
| ၃။ နှံလုံး၊ အသည်း၊ အမြဲး၊ အဖျုံး၊ အဆုတ်။ | |
| ၄။ အုံမ၊ အုံသို့၊ အစားသုစ်၊ အစာဟောင်း၊ ရှိုးနှံ့ကို။ | |
| ၅။ သည်းခြော၊ သလို့၊ ပြည်း၊ သွေး၊ ချွေး၊ အဆီး။ | |
| ၆။ မှုကံရည်း၊ သီကြည်း၊ တံ့တွေးး၊ နှုံး၊ အဇူး၊ ကျင်ငယ်း | |

I

- (1) Hair of the Head, Hair of the Body, } Forward
 Nails, Teeth, Skin. } 5 days
- (2) Skin, Teeth, Nails, Hair of the Body, } Backward
 Hair of the Head. } 5 days
- (3) Hair of the Head, Hair of the Body, } Forward
 Nails, Teeth, Skin. } and
 Skin, Teeth, Nails, Hair of the Body, } Backward
 Hair of the Head. } 5 days

II

[Hair of the Head, Hair of the Body.
 Nails, Teeth, Skin.]

- (4) Flesh, Sinews, Bones, Marrow, Kidney. } Forward
 5 days
- (5) Kidney, Marrow, Bones, Sinews, Flesh. } Backward
 5 days
- (6) Flesh, Sinews, Bones, Marrow, Kidney. } Forward &
 Kidney, Marrow, Bones, Sinews, Flesh. } Backward
 5 days
- (Skin, Teeth, Nails, Hair of the Body.
 Hair of the Head.)
- (7) Hair of the Head, Hair of the Body, } Forward
 Nails, Teeth, Skin. } 5 days
 Flesh, Sinews, Bones, Marrow,
 Kidney.
- (8) Kidney, Marrow, Bones, Sinews, Flesh. } Backward
 Skin, Teeth, Nails, Hair of the Body, } 5 days
 Hair of the Head.
- (9) Hair of the Head, Hair of the Body, } Forward
 Nails, Teeth, Skin. } and
 Flesh, Sinews, Bones, Marrow, Kidney. } Backward
 Kidney, Marrow, Bones, Sinews, Flesh. } 5 days
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head.

- (၁) ဆံပင်အမွှားလက်သည်း ခြေသည်းသွားအရော့။ } အနုလုံး
၅-ရက်
} ပဋိလုံး
၅-ရက်
(၂) အရောသွားလက်သည်း ခြေသည်းအမွှားဆံပင်။ } ၅-ရက်
} အနုပဏီ
အရောသွားလက်သည်း ခြေသည်းသွားအရော့။ } ၅-ရက်

(ပဉ္စကချင်းပေါင်း)

[ဆံပင်အမွှားလက်သည်းခြေသည်းသွားအရော့]

- (၄) အသား အကြော့၊ အရိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီ။ } အနုလုံး
၅-ရက်
(၅) အညီ၊ ရှိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော့၊ အသား။ } ပဋိလုံး
၅-ရက်
(၆) အသား အကြော့၊ အရိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီ။ } အနုပဏီ
အညီ၊ ရှိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော့၊ အသား။ } ၅-ရက်

(ပဉ္စကချင်းပေါင်း)

[အရောသွားလက်သည်းခြေသည်းအမွှားဆံပင်။]

- (၇) ဆံပင်အမွှားလက်သည်း ခြေသည်း၊ သွားအရော့။ } အနုလုံး
အသား၊ အကြော့၊ အရိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီ။ } ၅-ရက်
(၈) အညီ၊ ရှိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော့၊ အသား။ } ပဋိလုံး
အရောသွားလက်သည်းခြေသည်းအမွှားဆံပင်။ } ၅-ရက်
(၉) ဆံပင်၊ အမွှား၊ လက်သည်း ခြေသည်း၊ သွားအရော့။ } အနုပဏီ
အသား၊ အကြော့၊ အရိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီ။ } ၅-ရက်
အညီ၊ ရှိုးတွင်းခြင်ဆီ၊ အရိုး၊ အကြော့၊ အသား၊
အရောသွားလက်သည်းခြေသည်းအမွှား၊ ဆံပင်။]

III

[Hair of the Head, Hair of the Body,
 Nails, Teeth, Skin.
 Flesh, Sinews, Bones, Marrow, Kidney.]

- (10) Heart, Liver, Membrane, Spleen, } Forward
 Lungs. } 5 days
- (11) Lungs, Spleen, Membrane, Liver, } Backward
 Heart. } 5 days
- (12) Heart, Liver, Membrane, Spleen, Lungs. } Forward &
 Lungs, Spleen, Membrane, Liver, Heart. } Backward
 5 days
- [Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head.]
- (13) Hair of the Head, Hair of the Body, }
 Nails, Teeth, Skin. } Forward
 Flesh, Sinews, Bones, Marrow, Kidney. } 5 days
 Heart, Liver, Membrane, Spleen, Lungs.
- (14) Lungs, Spleen, Membrane, Liver, Heart. }
 Kidney, Marrow, Bones, Sinews, Flesh. } Backward
 Skin, Teeth, Nails, Hair of the Body, } 5 days
 Hair of the Head.
- (15) Hair of the Head, Hair of the Body, }
 Nails, Teeth, Skin. } Forward
 Flesh, Sinews, Bones, Marrow, Kidney. } and
 Heart, Liver, Membrane, Spleen, Lungs. } Backward
 Lungs, Spleen, Membrane, Liver, Heart. } 5 days
 Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head.

(ပဋကချင်းပေါင်း)

[ဆံပင်၊ အမွှားလက်သည်း၊ ခြေသည်း၊ သွား၊ အရော၊
အသား၊ အကြော၊ အရှိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီ]

- | | |
|---|---------------------|
| (၁၀) နှလုံး၊ အသည်း၊ အမြဲး၊ အဖျဉ်း၊ အဆုတ်။ | } အနုလုံ
၅-ရက် |
| | |
| (၁၁) အဆုတ်၊ အဖျဉ်း၊ အမြဲး၊ အသည်း၊ နှလုံး။ | } ပဋိလုံ
၅-ရက် |
| | |
| (၁၂) နှလုံး၊ အသည်း၊ အမြဲး၊ အဖျဉ်း၊ အဆုတ်။ | } အနုပတ္တီ
၅-ရက် |
| | |

(ပဋကချင်းပေါင်း)

[အညီ၊ ရှိုးတွင်းခြင်ဆီ၊ အရှိုး၊ အကြော၊ အသား၊
အရော၊ သွား၊ လက်သည်း၊ ခြေသည်း၊ အမွှား၊ ဆံပင်။]

- | | |
|---|---------------------|
| (၁၃) ဆံပင်၊ အမွှား၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရော။ | } အနုလုံ
၅-ရက် |
| | |
| (၁၄) အဆုတ်၊ အဖျဉ်း၊ အမြဲး၊ အသည်း၊ နှလုံး။ | } ပဋိလုံ
၅-ရက် |
| | |
| (၁၅) ဆံပင်၊ အမွှား၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရော။ | } အနုပတ္တီ
၅-ရက် |
| | |
| (၁၆) နှလုံး၊ အသည်း၊ အမြဲး၊ အဖျဉ်း၊ အဆုတ်။ | } အနုလုံ
၅-ရက် |
| | |
| (၁၇) အဆုတ်၊ အဖျဉ်း၊ အမြဲး၊ အသည်း၊ နှလုံး။ | } ပဋိလုံ
၅-ရက် |
| | |
| (၁၈) ဆံပင်၊ အမွှား၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရော။ | } အနုပတ္တီ
၅-ရက် |
| | |
| (၁၉) နှလုံး၊ အသည်း၊ အမြဲး၊ အဖျဉ်း၊ အဆုတ်။ | } အနုလုံ
၅-ရက် |
| | |
| (၂၀) အရော၊ သွား၊ လက်သည်း၊ ခြေသည်း၊ အမွှား၊ ဆံပင်။ | } ပဏီလုံ
၅-ရက် |
| | |

IV

[Hair of the Head, Hair of the Body,
 Nails, Teeth, Skin.
 Flesh, Sinews, Bones, Marrow, Kidney.
 Heart, Liver, Membrane, Spleen, Lungs.]

- (16) Bowels, Intestines, Messentery, Faeces, } Forward
 Brain. } 5 days
- (17) Brain, Faeces, Messentery, Intestines, } Backward
 Bowels. } 5 days
- (18) Bowels, Intestines, Messentery, Faeces, } Forward
 Brain. } and
 Brain, Faeces, Messentery, Intestines, } Backward
 Bowels. } 5 days
- [Lungs, Spleen, Membrane, Liver, Heart.
 Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head.]
- (19) Hair of the Head, Hair of the Body, }
 Nails, Teeth, Skin. } Forward
 Flesh, Sinews, Bones, Marrow, Kidney. } 5 days
 Heart, Liver, Membrane, Spleen, Lungs. }
 Bowels, Intestines, Messentery, Faeces, }
 Brain. }
- (20) Brain, Faeces, Messentery, Intestines, }
 Bowels. } Backward
 Lungs, Spleen, Membrane, Liver, Heart. } 5 days
 Kidney, Marrow, Bones, Sinews, Flesh. }
 Skin, Teeth, Nails, Hair of the Body, }
 Hair of the Head. }

(၁၅)

(ပဋိကချင်းပေါင်း)

[ဆံပင်အမွှားလက်သည်းခြေသည်းသွားအရော့၊
အသား၊ အကြော့၊ အရှိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီး၊
နှလုံး၊ အသည်း၊ အမြဲး၊ အဖျိုး၊ အဆုတ်။]

- | | |
|---|--------------------|
| (၁၆) အရှုမ၊ အရှုသိမ်၊ အစာသစ်၊ အစာဟောင်း၊
ဦးနောက်။ | } အနုလုံ
၅-ရက် |
| (၁၇) ဦးနောက်၊ အစာဟောင်း၊ အစာသစ်၊ အရှုသိမ်၊
အရှုမ။ | |
| (၁၈) အရှုမအရှုသိမ်အစာသစ်၊ အစာဟောင်း၊ ဦးနောက်၊
ဦးနောက်အစာဟောင်းအစာသစ်၊ အရှုသိမ်၊ အရှုမ။ | } အနုပတ္တ
၅-ရက် |

(ပဋိကချင်းပေါင်း)

[အဆုတ်၊ အဖျိုး၊ အမြဲး၊ အသည်း၊ နှလုံး၊
အညီး၊ ရှိုးတွင်းခြင်ဆီ၊ အရှိုး၊ အကြော့၊ အသား၊
အရော့၊ သွား၊ လက်သည်းခြေသည်း၊ အမွှား၊ ဆံပင်။]

- | | |
|---|-------------------|
| (၁၉) ဆံပင်အမွှားလက်သည်းခြေသည်းသွားအရော့၊
အသား၊ အကြော့၊ အရှိုး၊ ရှိုးတွင်းခြင်ဆီ၊ အညီး၊
နှလုံး၊ အသည်း၊ အမြဲး၊ အဖျိုး၊ အဆုတ်။ | } အနုလုံ
၅-ရက် |
| အရှုမအရှုသိမ်အစာသစ်၊ အစာဟောင်း၊ ဦးနောက်။ | |
| (၂၀) ဦးနောက်အစာဟောင်းအစာသစ်၊ အရှုသိမ်၊ အရှုမ၊
အဆုတ်၊ အဖျိုး၊ အမြဲး၊ အသည်း၊ နှလုံး၊
အညီး၊ ရှိုးတွင်းခြင်ဆီ၊ အရှိုး၊ အကြော့၊ အသား၊
အရော့၊ သွား၊ လက်သည်းခြေသည်းအမွှားဆံပင်။ | } ပဋိလုံ
၅-ရက် |

- (21) Hair of the Head, Hair of the Body,
 Nails, Teeth, Skin. }
 Flesh, Sinews, Bones, Marrow, Kidney.
 Heart, Liver, Membrane, Spleen, Lungs.
 Bowels, Intestines, Messentery, Faeces,
 Brain. } Forward
 Brain, Faeces, Messentery, Intestines,
 Bowels. } and
 Lungs, Spleen, Membrane, Liver, Heart.
 Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head. } Backward
 5 days

V

[Hair of the Head, Hair of the Body,
 Nails, Teeth, Skin.
 Flesh, Sinews, Bones, Marrow, Kidney.
 Heart, Liver, Membrane, Spleen, Lungs.
 Bowels, Intestines, Messentery, Faeces,
 Brain.]

- (22) Bile, Phlegm, Pus, Blood, Sweat, Solid } Forward
 Fat. } 5 days

- (23) Solid Fat, Sweat, Blood, Pus, Phlegm, } Backward
 Bile. } 5 days

- (24) Bile, Phlegm, Pus, Blood, Sweat, Solid } Forward
 Fat. } and
 Solid Fat, Sweat, Blood, Pus, Phlegm, } Backward
 Bile. } 5 days

[Brain, Faeces, Messentery, Intestines,
 Bowels.
 Lungs, Spleen, Membrane, Liver, Heart.
 Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head.]

(၂၁) ဆံပင်အမွေးလက်သည်း ခြေသည်းသွား၊ အရေား၊
အသား၊ အကြေား၊ အရိုး၊ ရိုးတွင်းခြင်ဆီ၊ အညှိုး
နှလုံး၊ အသည်း၊ အမြဲး၊ အဖျော်း၊ အဆုတ်။
အရှမ၊ အရှသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။
ရိုးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အရှသိမ်၊ အရှမ။
အဆုတ်၊ အဖျော်း၊ အမြဲး၊ အသည်း၊ နှလုံး
အညှိုး၊ ရိုးတွင်းခြင်ဆီ၊ အရိုး၊ အကြေား၊ အသား၊
အရေား၊ သွား၊ လက်သည်း ခြေသည်း၊ အမွေး၊
ဆံပင်။

အနုပ္ပါ
၅-ရက်

(ပဋကချင်းပေါင်း)

[ဆံပင်အမွေး၊ လက်သည်း ခြေသည်း၊ သွား၊ အရေား၊
အသား၊ အကြေား၊ အရိုး၊ ရိုးတွင်း ခြင်ဆီ၊ အညှိုး။
နှလုံး၊ အသည်း၊ အမြဲး၊ အဖျော်း၊ အဆုတ်။
အရှမ၊ အရှသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်။]

(၂၂) သည်းခြေ၊ သလိုင်၊ ပြည့်၊ သွေး၊ ချွေး၊ အဆီး။

အနုလုံး
၅-ရက်

(၂၃) အဆီး၊ ချွေး၊ သွေး၊ ပြည့်၊ သလိုင်၊ သည်းခြေ။

ပ္ပါလုံး
၅-ရက်(၂၄) သည်းခြေ၊ သလိုင်၊ ပြည့်၊ သွေး၊ ချွေး၊ အဆီး။
အဆီး၊ ချွေး၊ သွေး၊ ပြည့်၊ သလိုင်၊ သည်းခြေ။အနုပ္ပါ
၅-ရက်

(ပဋကချင်းပေါင်း)

[ရိုးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အရှသိမ်၊ အရှမ၊
အဆုတ်၊ အဖျော်း၊ အမြဲး၊ အသည်း၊ နှလုံး၊
အညှိုး၊ ရိုးတွင်း ခြင်ဆီ၊ အရိုး၊ အကြေား၊ အသား၊
အရေား၊ သွား၊ လက်သည်း ခြေသည်း၊ အမွေး၊ ဆံပင်။]

- (25) Hair of the Head, Hair of the Body,
 Nails, Teeth, Skin.
 Flesh, Sinews, Bones, Marrow, Kidney.
 Heart, Liver, Membrane, Spleen, Lungs.
 Bowels, Intestines, Messentery, Faeces,
 Brain.
 Bile, Phlegm, Pus, Blood, Sweat, Solid
 Fat. } Forward
 5 days
- (26) Solid Fat, Sweat, Blood, Pus, Phlegm,
 Bile.
 Brain, Faeces, Messentery, Intestines,
 Bowels.
 Lungs, Spleen, Membrane, Liver, Heart.
 Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head. } Backward
 5 days.
- (27) Hair of the Head, Hair of the Body,
 Nails, Teeth, Skin.
 Flesh, Sinews, Bones, Marrow, Kidney.
 Heart, Liver, Membrane, Spleen, Lungs.
 Bowels, Intestines, Messentery, Faeces,
 Brain.
 Bile, Phlegm, Pus, Blood, Sweat, Solid
 Fat.
 Solid Fat, Sweat, Blood, Pus, Phlegm,
 Bile.
 Brain, Faeces, Messentery, Intestines,
 Bowels.
 Lungs, Spleen, Membrane, Liver, Heart.
 Kidney, Marrow, Bones, Sinews, Flesh.
 Skin, Teeth, Nails, Hair of the Body,
 Hair of the Head. } Forward
 and
 Backward
 5 days

(၂၅) ဆံပင်အမွှာလက်သည်းခြေသည်း၊ သွား၊ အရော့။
 အသား၊ အကြော၊ အရှိုး၊ ရှိုးတွင်းခြင်ဆီ၊ အဗျို့။
 နှလုံး၊ အသည်း၊ အမြေး၊ အဖျဉ်း၊ အဆုတ်။
 အုမှုအုသိမ်းအစာသစ်၊ အစာဟောင်း၊ ဦးန္တာက်၊
 သည်းခြေ၊ သလို့၊ ပြည့်၊ သွေး၊ အဆီး။

အနုလုံး
၅-ရက်

(၂၆) အဆီး၊ သွေး၊ သွေး၊ ပြည့်၊ သလို့၊ သည်းခြေ။
 ဦးန္တာက်၊ အစာဟောင်း၊ အစာသစ်၊ အုသိမ်း၊ အုမှု။
 အဆုတ်၊ အဖျဉ်း၊ အမြေး၊ အသည်း၊ နှလုံး။
 အဗျို့၊ ရှိုးတွင်းခြင်ဆီ၊ အရှိုး၊ အကြော၊ အသား၊
 အရော့၊ သွား၊ လက်သည်း ခြေသည်း၊ အမွှာ၊
 ဆံပင်။

ပဋိလုံး
၅-ရက်

(၂၇) ဆံပင်အမွှာလက်သည်းခြေသည်း၊ သွား၊ အရော့။
 အသား၊ အကြော၊ အရှိုး၊ ရှိုးတွင်းခြင်ဆီ၊ အဗျို့။
 နှလုံး၊ အသည်း၊ အမြေး၊ အဖျဉ်း၊ အဆုတ်။
 အုမှုအုသိမ်းအစာသစ်၊ အစာဟောင်း၊ ဦးန္တာက်။
 သည်းခြေ၊ သလို့၊ ပြည့်၊ သွေး၊ သွေး၊ အဆီး။
 အဆီး၊ သွေး၊ သွေး၊ ပြည့်၊ သလို့၊ သည်းခြေ၊
 ဦးန္တာက်၊ အစာဟောင်း၊ အစာသစ်၊ အုသိမ်း၊ အုမှု။
 အဆုတ်၊ အဖျဉ်း၊ အမြေး၊ အသည်း၊ နှလုံး။
 အဗျို့၊ ရှိုးတွင်းခြင်ဆီ၊ အရှိုး၊ အကြော၊ အသား၊
 အရော့၊ သွား၊ လက်သည်း ခြေသည်း၊ အမွှာ၊
 ဆံပင်။

အနုပဏီ
၅-ရက်

VI

[Hair of the Head, Hair of the Body,
 Nails, Teeth, Skin.
 Flesh, Sinews, Bones, Marrow, Kidney.
 Heart, Liver, Membrane, Spleen, Lungs.
 Bowels, Intestines, Messentery, Faeces,
 Brain.
 Biles, Phlegm, Pus, Blood, Sweat, Solid,
 Fat.]

- | | |
|---|--|
| (28) Tears, Liquid Fat, Saliva, Mucus,
Synovic Fluid, Urine. | } Forward
5 days |
| (29) Urine, Synovic Fluid, Mucus, Saliva,
Liquid Fat, Tears. | } Backward
5 days |
| (30) Tears, Liquid Fat, Saliva, Mucus,
Synovic Fluid, Urine.
Urine, Synovic Fluid, Mucus, Saliva,
Liquid Fat, Tears. | } Forward
and
Backward
5 days |
| [Solid Fat, Sweat, Pus, Blood, Phlegm,
Bile.
Brain, Faeces, Messentery, Intestines,
Bowels.
Lungs, Spleen, Membrane, Liver, Heart.
Kidney, Marrow, Bones, Sinews, Flesh.
Skin, Teeth, Nails, Hair of the Body,
Hair of the Head.] | |
| (31) Hair of the Head, Hair of the Body,
Nails, Teeth, Skin.
Flesh, Sinews, Bones, Marrow, Kidney.
Heart, Liver, Membrane, Spleen, Lungs.
Bowels, Intestines, Messentery, Faeces,
Brain.
Bile, Phlegm, Pus, Blood, Sweat, Solid
Fat.
Tears, Liquid Fat, Saliva, Mucus,
Synovic Fluid, Urine. | } Forward
5 days |

(ပဉာဏ်နှင့် ဆက္ကပေါင်း)

[ဆံပင်၊ အမွှေး၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရော၊
အသား၊ အကြော၊ အရိုး၊ ရှိုးတွင်း၊ ခြင်ဆီ၊ အညို့၊
နှလုံး၊ အသည်း၊ အမြဲး၊ အဖျော်း၊ အဆုတ်၊
အရှမ၊ အရှသိမ်၊ အစာသစ်၊ အစာဟောင်း၊ ရှိုးနှောက်၊
သည်းခြား၊ သလိုပ်၊ ပြည့်၊ သွေး၊ ခွွေး၊ အဆို့ပဲ။]

- | | |
|---|---|
| <p>(၂၀) မျက်ရည်၊ ဆီကြည်း၊ တံတွေး၊ နှုန်း၊ အစေး
ကျင်ငယ်။</p> <p>(၂၉) ကျင်ငယ်၊ အစေး၊ နှုန်း၊ တံတွေး၊ ဆီကြည်း၊
မျက်ရည်။</p> <p>(၂၀) မျက်ခည်၊ ဆီကြည်း၊ တံတွေး၊ နှုန်း၊ အစေး၊ ကျင်ငယ်။</p> | { အနုလုံ
၅-ရက်
ပဋိလုံ
၅-ရက်
အနုပဋိ
၅-ရက် |
|---|---|
- (ဆက္ကနှင့် ပဉာဏပေါင်း)

[အဆို့ပဲ၊ ခွွေး၊ သွေး၊ ပြည့်၊ သလိုပ်၊ သည်းခြား၊
ရှိုးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အရှသိမ်၊ အရှမ၊
အဆုတ်၊ အဖျော်း၊ အမြဲး၊ အသည်း၊ နှလုံး၊
အညို့၊ ရှိုးတွင်း၊ ခြင်ဆီ၊ အရိုး၊ အကြော၊ အသား၊
အရော၊ သွား၊ လက်သည်း၊ ခြေသည်း၊ အမွှေး၊
ဆံပင်။]

- | | |
|---|-------------------|
| <p>(၃၁) ဆံပင်၊ အမွှေး၊ လက်သည်း၊ ခြေသည်း၊ သွား၊ အရော၊
အသား၊ အကြော၊ အရိုး၊ ရှိုးတွင်း၊ ခြင်ဆီ၊ အညို့။
နှလုံး၊ အသည်း၊ အမြဲး၊ အဖျော်း၊ အဆုတ်။
အရှမ၊ အရှသိမ်၊ အစာသစ်၊ အစာဟောင်း၊ ရှိုးနှောက်။
သည်းခြား၊ သလိုပ်၊ ပြည့်၊ သွေး၊ ခွွေး၊ အဆို့ပဲ။
မျက်ရည်း၊ ဆီကြည်း၊ တံတွေး၊ နှုန်း၊ အစေး၊
ကျင်ငယ်။</p> | { အနုလုံ
၅-ရက် |
|---|-------------------|

(32) Urine, Synovic Fluid, Mucus, Saliva, Liquid Fat, Tears. Solid Fat, Sweat, Blood, Pus, Phlegm, Bile. Brain, Faeces, Messentery, Intestines, Bowels. Lungs, Spleen, Membrane, Liver, Heart. Kidney, Marrow, Bones, Sinews, Flesh. Skin, Teeth, Nails, Hair of the Body, Hair of the Head.	Backward 5 days
Lungs, Spleen, Membrane, Liver, Heart. Kidney, Marrow, Bones, Sinews, Flesh. Skin, Teeth, Nails, Hair of the Body, Hair of the Head.	
(33) Hair of the Head, Hair of the Body, Nails, Teeth, Skin. Flesh, Sinews, Bones, Marrow, Kidney. Heart, Liver, Membrane, Spleen, Lungs. Bowels, Intestines, Messentery Faeces, Brain. Bile, Phlegm, Pus, Blood, Sweat, Solid Fat. Tears, Liquid Fat, Saliva, Mucus, Synovic Fluid, Urine.	Forward and Backward 5 days
Urine, Synovic Fluid, Mucus, Saliva, Liquid Fat, Tears. Solid Fat, Sweat, Blood, Pus, Phlegm, Bile. Brain, Faeces, Messentery, Intestines, Bowels. Lungs, Spleen, Membrane, Liver, Heart. Kidney, Marrow, Bones, Sinews, Flesh. Skin, Teeth, Nails. Hair of the Body, Hair of the Head.	

Total ... 165 days

On contemplation through the practice of mindfulness on the 32 constituent parts of this one fathom-long body, it will be realized that there is nothing real or substantial in this body. Indeed, it is loathsomeness impersonified and absolutely unclean.

May all those who are connected with this meritorious deed be happy!

(၃၂) ကျင်ငယ်အစေးနှပ်တံတွေး၊ ဆီကြည့်၊ မျက်ရည်။

အဆိုး၊ ချွေး၊ သွေး၊ ပြည့်၊ သလို့၊ သည်းခြေး
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အရှုံး၊ အရှုံး၊
အဆုတ်၊ အရှုံး၊ အမြဲး၊ အသည်း၊ နှလုံး၊
အညို့၊ ရှိုးတွင်းခြင်ဆီ၊ အရှုံး၊ အကြော့၊ အသား၊
အရေး၊ သွား၊ လက်သည်း ခြေသည်း၊ အမွေး၊
ဆံပင်။

ပဋိလုံ
၅-ရက်

(၃၃) ဆံပင်၊ အမွေး၊ လက်သည်း ခြေသည်း၊ သွား၊ အရေး၊
အသား၊ အကြော့၊ အရှုံး၊ ရှိုးတွင်းခြင်ဆီ၊ အညို့၊

နှလုံး၊ အသည်း၊ အမြဲး၊ အရှုံး၊ အဆုတ်၊
အရှုံး၊ အရှုံး၊ အစာသစ်၊ အစာဟောင်း၊ ဦးနှောက်၊
သည်းခြေး၊ သလို့၊ ပြည့်၊ သွေး၊ ချွေး၊ အဆိုး၊
မျက်ရည်၊ ဆီကြည့်၊ တံတွေးနှပ်၊ အစေး၊ ကျင်ငယ်၊
ကျင်ငယ်၊ အစေးနှပ်၊ တံတွေး၊ ဆီကြည့်၊ မျက်ရည်၊
အဆိုး၊ ချွေး၊ သွေး၊ ပြည့်၊ သလို့၊ သည်းခြေး၊
ဦးနှောက်၊ အစာဟောင်း၊ အစာသစ်၊ အရှုံး၊ အရှုံး၊
အဆုတ်၊ အရှုံး၊ အမြဲး၊ အသည်း၊ နှလုံး၊
အညို့၊ ရှိုးတွင်းခြင်ဆီ၊ အရှုံး၊ အကြော့၊ အသား၊
အရေး၊ သွား၊ လက်သည်း ခြေသည်း၊ အမွေး၊
ဆံပင်။

အနုပဏ္ဍာ
၅-ရက်

စရိပေါင်း ၁၆၅-ရက်

အထူးလူမသွံး၊ ဤ တ လုံး မျှ လောက် သော ကိုယ်ကာယတို့သည်
၃၂-ပါးသော ကောဇာသတိဖြင့် ဆင်ခြင်သုံးသပ်အပ်သည်၍ သော်၊
ဘာမျှ အနုစ်သာရရှာမရသော ဤ ရုပ်အကောင်ပုပ်ကြီးပါတကား၊
စက်ဆုပ်ရှုံးရှုံးသွားယူယော်ကောင်းလွှဲပေါ်။

ဤကောင်းမှုနှင့်စပ်သမျှ ချမ်းသာကြပါစေး။

**Translation of the
ANGUTTARA NIKAYA VOL. I
KAYAGATA SATI VAGGA
Mindfulness on the Body**

563. O disciples! anyone who embraces with one's minds eye the mighty ocean will visualise that it includes therewith all the rivulets whatsoever flowing therein. Likewise anyone who practises mindfulness centred on the body composed of the constituent parts starting with hair of the head, diligently and frequently, all the factors of wisdom enter into one's developed mind.

564-570. O disciples! A practice, when performed diligently and frequently, produces the insight of fear and further benefits such as the cessation of bondages (i.e. Nibbana), promotion of mindfulness and discretion, attainment of supramundane insights, and living in peace in this very moment. What, O disciples!, is this practice? It is no other than the practice of mindfulness centred on the body composed of the constituent parts, starting with hair of the head. This practice produces

ဆင့်သံကိုယ်နာတင် ပိဋကတ်တော်၊ အဂ္ဂိုလ်ရန်ကာယ်ဝင်
၃၂၂၁။ မြတ်စွဲကတ် အင်္ဂါးရှင်ပါမိတော် (မြန်မာပြန်)
 ကေ-ခုက-တိက-စ တူကျိုးပါက
 ၁၉-ကာယ်တာသတိဝင်

၅၆၃။ ရဟန်းတို့မည်သည့်ပုဂ္ဂိုလ်မဆို မဟာသမ္မဒရာကိစိတ်။
 ဖြော်ပွဲနှံအောင် ရှုခိုင်ပြားအဲ့၊ သမ္မဒရာသိသက်ဆင်းကုန်သော မြစ်ငယ်
 ဟူသမျှတို့သည် ထိုသူ၏(စိတ်၌) အတွင်းဝင်ပြီးမြစ်ကုန်သကဲ့သို့ရဟန်း
 ထို ထို့အတွင်းလျှင် မည်သည့်ပုဂ္ဂိုလ်မဆို ဆံစသော ရပ်အပေါင်း၌
 ဖြစ်သော ကာယ်တာသတိကို ပွားများနိုင်ပြားအဲ့၊ အဖန်ဖန်အလေ့
 အလာ့ပြုခိုင်ပြားအဲ့ ဂိုဇာ့အန္တဖြစ်ကုန်သော ကုသိုလ်တရားဟူသ
 မျှတို့သည် ထိုသူ၏ (ဘာဝန်းစိတ်၌) အတွင်းဝင်ပြီး ဖြစ်ကုန်၏ဟု
 (မြန်တော်မူ၏)။ (၁)

၅၆၄-၅၇၀။ ရဟန်းတို့တရားသော တရားကိုပွားများအပ်အဖန်
 ဖန်အလေ့အလာ့ပြုအပ်သည့်ရှိသော် ကြီးစွာသောထိုးလန်ခြင်းသံဝေ
 ဂါးကျော်။ အလိုင်းပြုခြင်း၊ ကြီးစွာသော အကျိုး။ ကိုရရှိခြင်းငွားပြုခြင်း။
 ကြီးစွာသော ယောဂလေးပါးကုန်ရာ။ သို့ရောက်ခြင်းငွားပြုခြင်း။ သတိ
 သမ္မတ်အလိုင်းပြုခြင်း။ ဥာဏ်အမြင်။ ကိုရခြင်းငွားပြုခြင်း။ မျက်မှာက်
 ဘဝ၌ ချမ်းသာစွာနေရခြင်းငွားပြုခြင်း။ ဂိုဇာ့ ? ဂုဏ်ပို့စိုလ်းတို့ကိုမျက်
 မွောက်ပြုခြင်းငွားပြုခြင်း။ တရားသောတရားဟူသည်အဘယ်နည်း— ဟူမှု

- | | |
|--------------------------------------|-------------------------|
| ၁။ အာပေါကသိက်းစီးပြန်းသော ဘာဝ | ၄။ ဂိုလ်ဥာဏ်လေးပါး။ |
| နာစိတ်နှင့် ဒီမွေးကျော် အသိဥာဏ်စိတ်။ | ၅။ နိဗ္ဗာန်း။ |
| ၂။ ပိသုသနာဏ် မအနာမလိုဒီဥာဏ် | ၆။ ဒီမွေးကျော်အသိဥာဏ်း။ |
| နှင့် အသိဥာဏ် ဓမ္မာက်ပါးအားဖြင့် | ၇။ မင်ဥာဏ်း။ |
| ဂိုဇာ့ရှုပါး။ | ၈။ မင်္ဂလာက်း။ |
| ၃။ ပိသုသနာဏ်မင်ဥာဏ်း။ | ၉။ အရဟတ္ထိုလ်း။ |

the insight of fear and further benefits, such as the cessation of bondages (i.e. Nibbana), promotion of mindfulness and discretion, attainment of supramundane insights, and living in peace in this very moment.

571. O disciples!. A practice, when performed diligently and frequently, produces peace of mind as well as body and stops discursive thoughts; all the factors of wisdom enter into the developed mind. What. O disciples! is this practice? It is no other than the practice of mindfulness, centred on the body composed of the constituent parts, starting with hair of the head. This practice produces peace of mind as well as body and stops discursive thoughts, all the factors of wisdom enter into the developed mind.

572. O disciples ! anyone who practises meditation diligently and frequently can check the bad things from arising in one's mind; can subdue the bad things already arisen: What, O disciples, is this practice? It is no

ဆံအစရှိသော ရုပ်အပေါင်း၌ဖြစ်သော အောက်မေ့ခြင်းကာယဂတာ သတိပေါ်တည်း။ ရဟန်းတို့တရုသောတရားကို ပွားများအပ်အဖန်ဖန် အလေ့အလာပြုအပ်သည်၍သော် ဤဗ္ဗာသောထိတ်လန္ဒြေး သံဝေဂျာ၏အလိုင်းပြု၍။ ဤဗ္ဗာသောအကျိုးကိုရရှိခြင်း၏ပြု၍။ ဤဗ္ဗာသောထိတ်လန္ဒြေး ပေးပါးကုန်ရာသို့ရောက်ခြင်း၏ပြု၍။ သတိသမ္မတ် အလိုင်းပြု၍။ ဥာဏ်အမြဲ့ကိုရောက်ခြင်း၏ပြု၍။ မျက် မျှက် ဘ ဝန္တ ချမ်းသာစွာအနေခြင်း၏ပြု၍။ ပိဋက္ခ၊ ပိမ္မ၊ ပိန္တ၊ ပိန္တ၊ မျက်မျှက်မျှက်ပြုခြင်း၏ပြု၍ (မိန္ဒတ်မူ၏)။ (၂-၈)

၅၃၁။ ရဟန်းတို့ တရုသော တရားကိုပွားများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်၍သော် နာမကာယ ရူပကာယသည်လည်း ပြု၍အေး၏။ စိတ်သည်လည်းပြု၍အေး၏။ ဤ၏သည်ခြင်း ‘စိတ်’၊ သုံးသပ်ဆင်ခြင်း ‘စိစာရ’ တို့သည်လည်းပြု၍အေးကုန်၏။ အလုံးစုံသောပိဋက္ခအဖွဲ့အစုံ ဖြစ်ကုန်သောတရားတို့သည်လည်း ပွားများခြင်းပြည့်စုံခြင်းသို့ရောက်ကုန်၏။ ထိုတရုသော တရားဟူသည်အဘယ် နည်းဟူမှ— ဆံအစရှိသော ရုပ်အပေါင်း၌ဖြစ်သော အောက်မေ့ခြင်းကာယဂတာသတိတည်း။ ရဟန်းတို့၏တရုသောတရားကိုပွားများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်၍သော် နာမကာယ ရူပကာယသည်လည်းပြု၍အေး၏။ စိတ်သည်လည်းပြု၍အေး၏။ ဤ၏သည်ခြင်း ‘စိတ်’၊ သုံးသပ်ဆင်ခြင်း ‘စိစာရ’တို့သည်လည်းပြု၍အေးကုန်၏။ အလုံးစုံသော ပိဋက္ခအဖွဲ့အစုံ ဖြစ်ကုန်သောတရားတို့သည်လည်း ပွားများခြင်းပြည့်စုံခြင်းသို့ရောက်ကုန်၏ဟု (မိန္ဒတ်မူ၏)။ (၉)

၅၃၂။ ရဟန်းတို့ တရုသောတရားကို ပွားများအပ် အဖန်ဖန် အလေ့အလာပြုအပ်သည်၍သော် မဖြစ်ပေါ်သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်ပြီးသော အကုသိုလ်တရားတို့သည်လည်း ဓမ္မတယုတ်ကုန်၏။ ထိုတရုသော တရားဟူသည်

other than the practice of mindfulness centred on the body composed of the constituent parts starting with hair of the head. This practice can check the bad things from arising in one's mind; can subdue the bad things already arisen.

573. O disciples! anyone who practises meditation diligently and frequently can promote the good things which have not yet arisen in one's mind, can develop the good things already arisen. What, O disciples! is this practice? It is no other than the practice of mindfulness centred on the body composed of the constituent parts starting with hair of the head. This practice can promote the good things which have not yet arisen in one's mind, can develop the good things already arisen.

574. O disciples! anyone who practises meditation can banish ignorance, can obtain knowledge, can eradicate pride, can uproot latent basis for evil and can abandon all attachments. What, O disciples!, is this practice? It is no other than the practice of' mindfulness

အဘယ်နည်းဟူမှ—ဆံအစရိတေသာ ရုပ်အပေါင်း၏ဖြစ်သော အောက်
မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဤတရာ့သောတရားကို
ပွားများအပ် အဖန်ဖန်အလေ့အလာ ပြုအောင်သည်ရှိသော် မဖြစ်ပေါ်
သေးသော အကုသိုလ်တရားတို့သည်လည်း မဖြစ်ပေါ်ကုန်၊ ဖြစ်ပေါ်
ပြီးသော အကုသိုလ်တရားတို့သည်လည်း ဆုတ်ယုတ်ကုန်၏ဟု (မိန့်
တော်မူ၏)။ (၁၀)

၅၇၃။ ရဟန်းတို့ တရာ့သောတရားကို ပွားများအပ် အဖန်ဖန်
အလေ့အလာ ပြုအောင်သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရား
တို့သည်လည်း ဖြစ်ပေါ်ကုန်၏၊ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့
သည်လည်း အဖန်ဖန် ပြန့်ပြောစွာဖြစ်ခြင်းငှာ ဖြစ်ကုန်၏။ ထိတရ
သောတရားဟူသည် အဘယ်နည်းဟူမှ—ဆံအစရိတေသာ ရုပ်အပေါင်း
၏ဖြစ်သော အောက်မေ့ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့
ဤတရာ့သောတရားကို ပွားများအပ် အဖန်ဖန်အလေ့အလာ ပြုအောင်
သည်ရှိသော် မဖြစ်ပေါ်သေးသော ကုသိုလ်တရားတို့သည်လည်း ဖြစ်
ပေါ်ကုန်၏။ ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားတို့သည်လည်း အဖန်ဖန်
ပြန့်ပြောစွာဖြစ်ခြင်းငှာ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၅၇၄။ ရဟန်းတို့ တရာ့သောတရားကို ပွားများအပ် အဖန်ဖန်
အလေ့အလာ ပြုအောင်သည်ရှိသော် အပိဋက္ခသည်။ ကင်းပျောက်၏၏၊
ဂါဇာဌာ၏သည်ဖြစ်ပေါ်၏၏၊ အသိမာန်၏သည်ကင်းပျောက်၏၏၊ အနုသယု
တို့သည် အကြောင်းမဲ့ကင်းကွာခြင်းသို့ ရောက်ကုန်၏၊ သံယောဇ္ဈာ

-
- ၁။ သရွာလေးဗီးကိုမသိအောင် အဲလွှမ်းသော မောဟမှောင်တို့ဘို့ဆိုသသိ။
၂။ မောဟမှောင်တို့ကို ထွင်ဖောက်သိမြင်နိုင်သော အရဟတ္ထိုင် ဥာဏ်ကို
ဆိုသသိ။
- ၃။ ငါမြတ်သည် ငါယုတ်သည် စသည်ဖြင့်ဖြစ်သော ကိုးမျိုးသောထောင်လွှား
မှုကိုဆိုသည်။
- ၄။ ကားမရှုဝါစသည် ခုနှစ်မျိုးသော အခြေခံအုတ်ဓာတ်များ။
- ၅။ ကားမရှုဝါစသည် ဆယ်မျိုးသောအနောင်အွဲ ငာတ်များ။

centred on the body composed of the constituent parts starting with hair of the head. This practice can banish ignorance, can obtain knowledge, can eradicate pride, can uproot latent basis of evil, and detach all attachments.

575-576. O disciples! any one who practises meditation diligently and frequently can have knowledge of insight into the nature of reality and can realise the causeless *Parinibbana**. What, O disciples!, is this practice? It is no other than the practice of mindfulness centred on the body composed of the constituent parts starting with hair of the head. This practice can have knowledge of insight into the nature of reality and can realise the causeless *Parinibbana*.

577-571. O disciples! any one who practises meditation diligently and frequently can penetrate the nature of countless and diverse elements composing one's body, can have the discriminating knowledge of countless elements. What, O disciples! is this practice? It is no other than the practice of mindfulness centred

* to utter passing away without attachment (& 22 P. 40
Gradual Sayings Text i 44)

တိုကင်းပျောက်ကုန်၏။ ထိတုခုသာတရားဟု သည် အ ဘယ် နည်း
ဟူမှ - ဆံအစရှိခသာ ရုပ်အပေါင်း၌ဖြစ်သော ဧရာဝက်မွေ့ဖြင့်း ကာ
ယဂ္ဂတာသတိတည်း။ ရဟန်းတို့ ဤတုခုတည်းသောတရားကို ပွားများ
အပ်အဖန်ဖန် အလေ့အလာ ပြုအပ်သည်၍သော အဓိဋ္ဌာသည် ကင်း
ပျောက်၏။ ဂီဇာသည်ဖြစ်ပေါ်၏။ အသိမာနသည် ကင်းပျောက်၏။
အနသယတို့သည် အကြောင်းပါးကင်းကွာခြုံသို့ ရောက်အန်၏။သံယော
ငိုတို့သည် ကင်းပျောက်ကုန်၏၊ ဟု (မိန့်တော်မူ၏)။ (၁၂)

၅၇၅-၅၇၆။ ရဟန်းတို့ တုခသာတရားကို ပွားများအပ်
အဖန်ဖန် အလေ့အလာ ပြုအပ်သည်၍သော ပညာဖြင့်ခွဲအောက်သိမြင်
ခြင်းသို့ရောက်ခြင်းငှာဖြစ်၏။ အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်
မွှောက်ပြုခြင်းငှာဖြစ်၏။ တုခသာတရားဟူသည် အ ဘယ် နည်းဟူ
မှ—ဆံအစရှိခသာ ရုပ်အပေါင်း၌ အောက်မွေ့ခြင်း ကာယဂ္ဂတာ
သတိတည်း။ ရဟန်းတို့ ဤတုခုသာတရားကို ပွားများအပ် အဖန်ဖန်
အလေ့အလာ ပြုအပ်သည်၍သော ပညာဖြင့် ခွဲအောက် သိမြင်ခြင်းသို့
ရောက်ခြင်းငှာဖြစ်၏။ အကြောင်းကင်းသော ပရိနိဗ္ဗာန်ကို မျက်မှောက်
ပြုခြင်းငှာ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၃-၁၄)

၅၇၇-၅၇၈။ ရဟန်းတို့ တုခသာတရား ကို ပွားများအပ်
အဖန်ဖန် အလေ့အလာ ပြုအပ်သည်၍သော များစွာသောဓာတ်၊
တို့ကို ထိုးထွင်း၍သိမြင်၏။ အမျိုးမျိုးသောဓာတ်၊ တို့ကို ထိုးထွင်း၍
သိမြင်၏။ များစွာသော ဓာတ်တို့ကိုခြုံခြမ်း၍ သိမြင်၏။ တုခသာ
တရားဟူသည် အဘယ်နည်းဟူမှ—ဆံအစရှိခသာ ရုပ်အပေါင်း၌
အောက်မွေ့ခြင်း ကာယဂ္ဂတာသတိတည်း။ ရဟန်းတို့ ဤတုခုသာ
တရားကို ပွားများအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည်၏

၁။ စက္ကာဝသာ ၁၀-ပါးသောဓာတ်တို့၏ လက္ခဏာကိုသိခြင်း။

၂။ ယင်း တဆယ်ရှစ်ပါးသော ဓာတ်တို့၏ အမျိုးမျိုးသော လက္ခဏာကို သိ
ခြင်း။

၃။ ဤဓာတ်ပြန်ပြောလုပ် ဤအမျိုးမြို့၏ဟု ခွဲခြမ်းသိခြင်း။

on the body composed of the constituent parts starting with hair of the head. This practice can penetrate the nature of countless and diverse elements composing one's body and can have the discriminating knowledge of countless elements.

580-503. O disciples! A practice, when performed diligently and frequently, conduces to the realization of the first stage of spiritual development called *Sotapatti-phala*, the second stage of spiritual development called *Sakadagami-phala*, the third stage of spiritual development called *Anagami-phala* and the fourth stage of spiritual development called *Arahatta-phala*. What, O disciples! is this practice? It is no other than the practice of mindfulness centred on the body composed of the constituent parts starting with hair of the head. This practice can achieve the first stage of spiritual development called *Sotapatti-phala*, the second stage of spiritual development called *Sakadagami-phala*, the third stage of spiritual development called *Anagami-phala* and the fourth stage of spiritual development called *Arahatta-phala*.

584-599. O disciples! A practice, when performed diligently and frequently, conduces to winning insight to the growth of insight, to the full-growth of insight, to comprehensive insight, to insight that is

များစွာသောဓာတ်တိုကို ထိုးတွင်း၍သိနိုင်၏။ အမျိုးမျိုးသောဓာတ်တိုကို ထိုးတွင်း၍သိနိုင်၏။ များစွာသောဓာတ်တိုကို ခွဲခြမ်း၍သိနိုင်၏ဟု (မိန့်တော်မူ၏)။ (၁၅-၁၇)

၅၀၀-၅၀၃။ ရဟန်းတို့ တရာ့သောတရားကို ပွား များ အပ်အဖော်ဖော် အလေ့အလာ ပြုအပ်သည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ သကာဂါဂိုလ်ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ အနာဂတ် ၁၈၄၉၈၎ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ အရဟတ္ထိုလ်ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ တရာ့သောတရားဟူသည် အဘယ်နည်းဟုမူ—ဆံအစရှိခသာရုပ်အပေါင်း၌ အောက်မြေခြင်းကာ ယရတာသတိပင်တည်း။ ရဟန်းတို့ ဤ ဤတရာ့သောတရားကို ပွားများ အပ်အဖော်ဖော် အလေ့အလာ ပြုအပ်သည်ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ သကာဂါဂိုလ်ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ အနာဂတ် ၁၈၄၇၂၈၎ကို မျက်မှာ့က်ပြုခြင်းငှာဖြစ်၏။ အရဟတ္ထိုလ်ကို မျက်မှာ့က်ပြုခြင်းငါး၊ ဖြစ်၏ဟု (မိန့်တော်မူ၏)။ (၁၀-၂၁)

၅၀၄-၅၉၉။ ရဟန်းတို့ တရာ့သောတရားကို ပွား များ အပ်အဖော်အလေ့အလာ ပြုအပ်သည်ရှိသော် ပညာကိုရခြင်းငှာဖြစ်၏။ ပညာတိုးပွားခြင်းငှာဖြစ်၏။ ပညာ၏ပြန်ပြောခြင်းငှာဖြစ်၏။ ပြတ်သောပညာအလိုင်းဖြစ်၏။ ပြီးကျယ်သော ပညာအလိုင်းဖြစ်၏။ ပြန်ပြောသောပညာအလိုင်းဖြစ်၏။ နက်နဲ့သော ပညာအလိုင်းဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှမနီးကပ် (မယဉ်သာ) သော ပညာအလိုင်းဖြစ်၏။ မြေကြီးအထုန္တ့တွေသော ပညာအလိုင်းဖြစ်၏။ ပညာ၏များခြင်းအလိုင်းဖြစ်၏။ လျှင်သောပညာအလိုင်းဖြစ်၏။ ပေါ့ပါးသောပညာအလိုင်းဖြစ်၏။ ရွှင်သောပညာအလိုင်းဖြစ်၏။ မြန်သောပညာအလိုင်းဖြစ်၏။ ထက်သောပညာအလိုင်းဖြစ်၏။ (ကိုလေသာအထူး၊ ၁၁၁၁-၁၇၂၅-၂၇၅၇။ ပညာဟု မြန်မာ၏ ပုဂ္ဂိုလ်၏ စာညွှန်ချိန်၏ စာညွှန်ချိန်၏။)

၁၁၁၁-၁၇၂၅-၂၇၅၇။ ပညာဟု မြန်မာ၏ ပုဂ္ဂိုလ်၏ စာညွှန်ချိန်၏ စာညွှန်ချိန်၏။

great, far-spread, abundant, profound, unparallel, subtle, of abounding insight, swift, buoyant, bright, instant, sharp and fastidious insight. What, O disciples, is this practice? It is no other than the practice of mindfulness centred on the body composed of the constituent parts starting with hair of the head. This practice conduces to winning insight, to the growth of insight, to the full growth of insight, to comprehensive insight, to insight that is great, far-spread, abundant, profound, unparallel, subtle, of abounding insight, swift, buoyant, bright, instant, sharp and fastidious insight.

ကို) ဖောက်ခွဲနိုင်သော ပညာအလိုင်္ဂာဖြစ်၏။ ထိတရာသော တရားဟူ သည့် အဘယ်နည်းဟူမှ— ဆံအစရိတ်သော ရုပ်အပေါင်း၌ အောက်မှွေ ခြင်း ကာယဂတာသတိတည်း။ ရဟန်းတို့ ဗြိတ္ထရသောတရားကို ပွား များအပ် အဖန်ဖန် အလေ့အလာ ပြုအပ်သည့်ရှိခသ် ပညာကိုရခြင်း ငှာဖြစ်၏။ ပညာတိုးပွားခြင်းငှာဖြစ်၏။ ပညာ၏ပြန်ပြောခြင်းငှာဖြစ်၏။ မြတ်သောပညာအလိုင်္ဂာဖြစ်၏။ ကြီးကျယ်သော ပညာအလိုင်္ဂာဖြစ်၏။ ပြန်ပြောသောပညာအလိုင်္ဂာဖြစ်၏။ နက်နသောပညာအလိုင်္ဂာ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်၏ ပညာနှင့်မျှမနီးက် (မယဉ်သာ) သော ပညာအ လိုင်္ဂာဖြစ်၏။ ပြောကြီးအထူးနှင့်တူသော ပညာအလိုင်္ဂာဖြစ်၏။ ပညာ များခြင်းအလိုင်္ဂာဖြစ်၏။ လျင်သော ပညာအလိုင်္ဂာဖြစ်၏။ ပေါ့ပါး သောပညာအလိုင်္ဂာဖြစ်၏။ ဆွင်သောပညာအလိုင်္ဂာဖြစ်၏။ မြန်သော ပညာအလိုင်္ဂာ ဖြစ်၏။ ထက်သောပညာအလိုင်္ဂာ ဖြစ်၏။ (ကိုလေသာ အထူကို) ဖောက်ခွဲနိုင်သော ပညာအလိုင်္ဂာဖြစ်၏ဟု (မိန္ဒာတော်မူ၏)။

**Translation of the
ANGUTTARA NIKAYA
AMATA VAGGA**

The Chapter on Nibbana (Deathlessness)

600. O disciples! those who do not practise mindfulness centred on the body composed of the constituent parts starting with hair of the head fail to achieve *Nibbana*. Only those who practise mindfulness centred on the body composed of the constituent parts starting with hair of the head achieve *Nibbana*.

601. O disciples! those who neglect the practice of mindfulness centred on the body composed of the constituent parts starting with hair of the head fail to achieve *Nibbana*. Only those who practise mindfulness centred on the body composed of the constituent parts starting with hair of the head achieve *Nibbana*.

602. O disciples! those who cause a set-back in the practice of mindfulness centred on the body composed of the constituent parts starting with hair of the head also cause a set-back in the attainment of *Nibbana*. Only those who do not cause a set-back in the practice of mindfulness centred on the body composed of the constituent parts starting with hair of the head also do not cause a set-back in the attainment of *Nibbana*.

603. O disciples! those who misrepresent the practice of mindfulness centred on the body composed of the constituent parts starting with hair of the head also misrepresent *Nibbana*. Only those who do not misrepresent this practice can be said not to misrepresent *Nibbana*.

အင်္ဂါရိပဒ္ဓတော် (မြန်မာပြန်)

၂၀-အမတ၁၀၏

၆၀၀။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယ်တာ သတိကိုမသုံးဆောင်ကုန်။ ထိုသူတို့ သည် အမြိုက်နိမ္မာန်ကို မသုံးဆောင်ရသည့်မည်ကုန်၏။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်းကာယ်တာသတိကို သုံးဆောင်ကုန်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို သုံးဆောင်ရသည့်မည်ကုန်ဟု (မိန့်တော်မူ၏။) (၁)

၆၀၁။ ရဟန်းတို့အကြောင်သူတို့သည် ဆံအစရှိသောရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယ်တာသတိကို မသုံးဆောင်အပ်။ ထိုသူတို့ သည် အမြိုက်နိမ္မာန်ကို မသုံးဆောင်အပ်သည့်မည်ကုန်။ ရဟန်းတို့အကြောင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်းကာယ်တာသတိကို သုံးဆောင်အပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို သုံးဆောင်အပ်သည့်မည်ကုန်ဟု (မိန့်တော်မူ၏။) (၂)

၆၀၂။ ရဟန်းတို့အကြောင်သူတို့သည် ဆံအစရှိသောရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယ်တာသတိကို ဆုတ်ယုတ်စေအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ဆုတ်ယုတ်စေအပ်သည့်မည်ကုန်။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်းကာယ်တာသတိကို မဆုတ်ယုတ်စေအပ်။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို မဆုတ်ယုတ်စေအပ်သည့်မည်ကုန်ဟု (မိန့်တော်မူ၏။) (၃)

၆၀၃။ ရဟန်းတို့အကြောင်သူတို့သည် ဆံအစရှိသောရုပ်အပေါင်း ၌ အောက်မေ့ခြင်း ကာယ်တာသတိကို မဆုတ်ယုတ်ယွဲးစေအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ဆုတ်ယွဲးစေအပ်သည့်မည်ကုန်။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်းကာယ်တာသတိကို မဆုတ်ယွဲးစေအပ်။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို မဆုတ်ယွဲးစေအပ်သည့်မည်ကုန်ဟု (မိန့်တော်မူ၏။) (၄)

604. O disciples! those who abandon the practice of mindfulness centred on the body composed of the constituent parts starting with hair of the head also abandon *Nibbana*. Only those who do not abandon the practice of mindfulness centred on the body composed of the constituent parts starting with hair of the head can be said not to abandon *Nabbana*.

605. O disciples! those who cause this practice of mindfulness centred on the body composed of the constituent parts starting with hair of the head to disappear can also be said to be unable to attain *Nibbana*. Only those who do not cause it to disappear can be said to be able to attain *Nibbana*..

606. O disciples! those who do not pursue this practice fail to pursue the attainment of *Nibbana*. Only those who pursue this practice can be said to pursue also the attainment of *Nibbana*.

607. O disciples! those who do not develope this practice of mindfulness centred on the body composed of the constituent parts starting with hair of the head by themselves fail to develope the peace of *Nibbana*. Only those who develope the practice can be said to develope the peace of *Nibbana*.

608. O disciples! those who do not repeat the study of this practice of mindfulness centred on the body composed of the constituent parts starting with hair of the head fail also to repeat the study of the

၆၀၄။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကိုမေ လျော့ကုန်၏၊ ထိသူတို့သည်အမြိုက်နိမ္ဒာနကိုမေ့လျော့သည်မည်ကုန်၏။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကိုမေ့မလျော့ကုန်၊ ထိသူတို့သည် အမြိုက်နိမ္ဒာနကိုမေ့လျော့သည်မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၅)

၆၀၅။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပျောက်ပျက်အောင်၏၊ ထိသူတို့သည်အမြိုက်နိမ္ဒာနကို ပျောက်ပျက်အောင်သည်မည်၏။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသော ရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မပျောက်ပျက်အောင်၊ ထိသူတို့သည် အမြိုက်နိမ္ဒာနကိုမပျောက်ပျက်အောင်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၆)

၆၀၆။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မဖိုဝင်အပ်။ ထိသူတို့သည် အမြိုက်နိမ္ဒာနကို မဖိုဝင်အောင်သည်မည်၏။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသော ရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မဖိုဝင်အပ်၏၊ ထိသူတို့သည် အမြိုက်နိမ္ဒာနကို ဖိုဝင်အောင်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၇)

၆၀၇။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသော ရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပွဲးမှားအပ်။ ထိသူတို့သည် အမြိုက်နိမ္ဒာနကို မပွဲးမှားအပ်သည်မည်၏။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသော ရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပွဲးမှားအပ်၏။ ထိသူတို့သည် အမြိုက်နိမ္ဒာနကို ပွဲးမှားအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၈)

၆၀၈။ ရဟန်းတို့အကြပ်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖွန်ဖွန်အလေ့အလာမပြုအပ်။ ထိသူတို့သည် အမြိုက်နိမ္ဒာနကို အဖွန်ဖွန်အလေ့အလာမပြုအပ်

nature of *Vibbana*. Only those who repeat this practice of mindfulness centred on the body composed of the constituent parts starting with hair of the head can be said to repeat the study on *Nibbana*.

609. O disciple! those who do not realize this practice of mindfulness centred on the body composed of the constituent parts starting with hair of the head with insight fail also to realize *Nibbana*. Only those who realize this practice with insight can also realize *Nibbana*.

610. O disciples! those who fail to know analytically the nature of this practice of mindfulness centred on the body composed of the constituent parts starting with hair of the head fail also to know *Nibbana* analytically. Only those who practise mindfulness centred on the body composed of the constituent parts starting with hair of the head analytically also know *Nibbana* analytically.

611. O disciples! those who do not really practise this method fail also to obtain *Nibbana* practically. Only those who really practise this method obtain practically *Nibbana*.

(The Buddha, the Enlightened One, having spoken his, the disciples were filled with gladness.)

သည်မည်၏။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသော ရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယ်တာသတိကို ဘဏ်ဖန်အလေ့ အလာပြုအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို အဖန်ဖန်အလေ့ အလာ ပြုအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၉)

၆၀၉။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ ၌အောက်မေ့ခြင်း ကာယ်တာသတိကို ထူးသော်ဗျာက်ဖြင့် မသိအပ်သည် ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ထူးသော်ဗျာက်ဖြင့် သိအပ်သည်၏။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသော ရှုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယ်တာသတိကို ထူးသော်ဗျာက်ဖြင့် သိအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ထူးသော်ဗျာက်ဖြင့် သိအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၁၀)

၆၁၀။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ ၌အောက်မေ့ခြင်း ကာယ်တာသတိကို ပိုင်းခြား၍ မသိအပ်။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ပိုင်းခြား၍ မသိအပ်သည်မည်၏။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်းကာယ်တာသတိကို ပိုင်းခြား၍သိအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ပိုင်းခြား၍သိအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို ပိုင်းခြား၍ သိအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၁၁)

၆၁၁။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ ၌အောက်မေ့ခြင်းကာယ်တာသတိကို မျက်မွောက်မပြုအပ်။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို မျက်မွောက်မပြုအပ်သည်မည်၏။ ရဟန်းတို့ အကြောင်သူတို့သည် ဆံအစရှိသောရှုပ်အပေါင်း၌ အောက်မေ့ခြင်းကာယ်တာသတိကို မျက်မွောက်ပြုအပ်၏။ ထိုသူတို့သည် အမြိုက်နိမ္မာန်ကို မျက်မွောက်ပြုအပ်သည်မည်၏ဟု(မိန့်တော်မူ၏) (၁၂)။

(မြတ်စွာဘုရားသည် ၌၌တရားကို ဟောတော်မူ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုက်နဲ့ သည်ဖြစ်၍ ဝင်းမြောက်စွာ ခံပျောက်လေကုန်သတည်း)။